

အပိက္ခပိက္ခ

AWIG-AWIG

၇သလပက္ခယက္ခယက္ခ

DESA PAKRAMAN TAMBAKAN



၇သလပက္ခယက္ခ

DESA TAMBAKAN

ကလပက္ခယက္ခယက္ခ

KECAMATAN KUBUTAMBAHAN

ကလပက္ခယက္ခယက္ခ

KABUPATEN BULELENG

បិណ្ឌបិណ្ឌបិណ្ឌ

PIDAGING MAKA BANTANG

ឧបិណ្ឌបិណ្ឌបិណ្ឌបិណ្ឌ

AWIG-AWIG DESA PAKRAMAN TAMBAKAN

មុនសិលា

MURDHA-CITTA.....

ប្រមាណស្រី

PRATHAMAS SARGAH

ហេតុអ្វីបិណ្ឌបិណ្ឌ

ARAN LAN WAWIDANGAN DESA

ឌីឡូស្រី

DWITYAS SARGAH

បរិស្ថានស្រី

PAMIKUKUH LAN PATTIS

ត្រីឡូស្រី

TRITIYAS SARGAH

សុភមង្គលស្រី

SUKERTHA TATA PAKRAMAN.....

ហេតុអ្វីបិណ្ឌបិណ្ឌ

Palet 1 Indik Krama

ហេតុអ្វីបិណ្ឌបិណ្ឌ

Palet 2 Indik Prajuru

ហេតុអ្វីបិណ្ឌបិណ្ឌ

Palet 3 Indik Kulkul

ហេតុអ្វីបិណ្ឌបិណ្ឌ

Palet 4 Indik Paruman

ហេតុអ្វីបិណ្ឌបិណ្ឌ

Palet 5 Indik Druwen Desa

សម្បត្តិស្វរ្ទ

CATURTHAS SARGAH

បញ្ចក្សា ១៤ បញ្ចក្សា ១៤ បញ្ចក្សា ១៤

Palet 6 Panyanggran Sibakan.....

សូត្រ ១៤ បញ្ចក្សា ១៤

SUKERTHA TATA AGAMA

បញ្ចក្សា ១៤ បញ្ចក្សា ១៤ បញ្ចក្សា ១៤

Palet 1 Indik Dewa Yadnya

បញ្ចក្សា ១៤ បញ្ចក្សា ១៤ បញ្ចក្សា ១៤

Palet 2 Indik Rsi Yadnya

បញ្ចក្សា ១៤ បញ្ចក្សា ១៤ បញ្ចក្សា ១៤

Palet 3 Indik Pitra Yadnya

បញ្ចក្សា ១៤ បញ្ចក្សា ១៤ បញ្ចក្សា ១៤

Palet 4 Indik Manusa Yadnya.....

បញ្ចក្សា ១៤ បញ្ចក្សា ១៤ បញ្ចក្សា ១៤

Palet 5 Indik Bhuta Yadnya.....

សម្បត្តិស្វរ្ទ

PANCAMAS SARGAH

សូត្រ ១៤ បញ្ចក្សា ១៤

SUKERTHA TATA PAWONGAN

បញ្ចក្សា ១៤ បញ្ចក្សា ១៤ បញ្ចក្សា ១៤

Palet 1 Indik Pawiwahan.....

បញ្ចក្សា ១៤ បញ្ចក្សា ១៤ បញ្ចក្សា ១៤

Palet 2 Indik Nyapihan.....

បញ្ចក្សា ១៤ បញ្ចក្សា ១៤ បញ្ចក្សា ១៤

Palet 3 Indik Sentana

ឃ្លាស្តង់តា
SASTHAS SARGAH

ហ្វូហ៊ី ១១ ហ៊ីន្ទិក្ខាវិសាគិ

Palet 4 Indik Warisan.....

សូត្រ ៤ ហ៊ីន្ទិក្ខាវិសាគិ

SUKERTHA TATA PALEMAHAN

ហ្វូហ៊ី ១២ ហ៊ីន្ទិក្ខាវិសាគិ

Palet 1 Indik Bhaya.....

ហ្វូហ៊ី ១៣ ហ៊ីន្ទិក្ខាវិសាគិ

Palet 2 Indik Karang, Tegal, Carik

ហ្វូហ៊ី ១៤ ហ៊ីន្ទិក្ខាវិសាគិ

Palet 3 Indik Papayonan.....

ហ្វូហ៊ី ១៥ ហ៊ីន្ទិក្ខាវិសាគិ

Palet 4 Indik Wawalungan.....

ហ្វូហ៊ី ១៦ ហ៊ីន្ទិក្ខាវិសាគិ

Palet 5 Indik Wawangunan.....

ឃ្លាស្តង់តា
SAPTAMAS SARGAH

វិសាគាវិសាគិ

WICARA LAN PAMINDANDA.....

ហ្វូហ៊ី ១៧ ហ៊ីន្ទិក្ខាវិសាគិ

Palet 1 Indik Wicara.....

ហ្វូហ៊ី ១៨ ហ៊ីន្ទិក្ខាវិសាគិ

Palet 2 Indik Pamidanda

ឃ្លាស្តង់តា
ASTAMAS SARGAH

ហ្វូហ៊ី ១៩ ហ៊ីន្ទិក្ខាវិសាគិ

NGUWAH-NGUWUHIN AWIG-AWIG ..

နဝမသင်္ဂဟ

NAWAMAS SARGAH

နာမာပ

SAMAPTA

មុនសិទ្ធិ

MURDHA-CITTA

ក្នុងនាមសម្មាសម្ពុទ្ធិ

Om Awighnam Astu Nama Siddham

មហាបទ្បាតិហ្មឺនីចារាវរាត្រ្យហ្មឺនីចារាវរាត្រ្យហ្មឺនីចារាវរាត្រ្យ

Malarapan saking asung kerta waranugraha Ida Sanghyang Widhi Wasa

ព្រាហ្មណ៍សិវៈហ្មឺនីចារាវរាត្រ្យហ្មឺនីចារាវរាត្រ្យហ្មឺនីចារាវរាត្រ្យ

ngawentenang kahuripan Sakala Niskala ring Bhuwana Agung lan

រាជធានីបាឡីយៈព្រាហ្មណ៍សិវៈហ្មឺនីចារាវរាត្រ្យហ្មឺនីចារាវរាត្រ្យហ្មឺនីចារាវរាត្រ្យ

Bhuwana Alit. Manut dresta, desane wantah pawakan pasayuban krama

ព្រាហ្មណ៍សិវៈហ្មឺនីចារាវរាត្រ្យហ្មឺនីចារាវរាត្រ្យហ្មឺនីចារាវរាត្រ្យ

desa rawuhing kulawarga pawongannia. Desane kcanggehang Bhuwana

នាគរាជ្យហ្មឺនីចារាវរាត្រ្យហ្មឺនីចារាវរាត្រ្យហ្មឺនីចារាវរាត្រ្យ

Agung pawongannia soang-soang pinaka Bhuwana Alit.

រាជធានីបាឡីយៈព្រាហ្មណ៍សិវៈហ្មឺនីចារាវរាត្រ្យហ្មឺនីចារាវរាត្រ្យហ្មឺនីចារាវរាត្រ្យ

Sotaning Bhuwana Agung, Desane wantah pawakan Bhuwana maurip

គេត្រីប្បហ្មឺនីចារាវរាត្រ្យហ្មឺនីចារាវរាត្រ្យហ្មឺនីចារាវរាត្រ្យ

jangkep saha Tri Hita Karana luire :

ហ្មឺនីចារាវរាត្រ្យហ្មឺនីចារាវរាត្រ្យហ្មឺនីចារាវរាត្រ្យ

ha. Parhyangan, sahananing Kahyangan, Panyiwian desa genah ngarcana

ព្រាហ្មណ៍សិវៈហ្មឺនីចារាវរាត្រ្យហ្មឺនីចារាវរាត្រ្យហ្មឺនីចារាវរាត្រ្យ

Ida Sanghyang Parama Wisesa maka jiwatman desane.

គា ៖ ហេតុមហេតុ ១ ហេតុកន្លងបូកព្រះធម៌សិក្សាសម្មាសម្ពុទ្ធិវិញ្ញាណក្ខន្ធ
na. Palemahan, tanah kakuwuhan desa sinanggeh Stula sariraning desane.

ឆា ៖ ហេតុមហេតុ ១ គ្រួសារមហាបុត្រាព្រះធម៌សិក្សាសម្មាសម្ពុទ្ធិវិញ្ញាណក្ខន្ធ
ca. Pawongan, Krama saha warga desa maka sami maka pawakan Tri Kaya,
ធម៌សិក្សាសម្មាសម្ពុទ្ធិវិញ្ញាណក្ខន្ធ ៥

mawanan desane sida molah maprawerti.

ហេតុមហេតុ ១ គ្រួសារមហាបុត្រាព្រះធម៌សិក្សាសម្មាសម្ពុទ្ធិវិញ្ញាណក្ខន្ធ

Adung patemoning Bhuwana kalih, malarapan Canti Jagathita,
សិក្សាសម្មាសម្ពុទ្ធិវិញ្ញាណក្ខន្ធ ៥
sinanggeh murdhaning prayojana pangriptaning Awig-awig Desa Pakraman.

ប្រាសាទសិក្សាសម្មាសម្ពុទ្ធិវិញ្ញាណក្ខន្ធ ៥

Pinaka putusing paseban wastu prasida prayojanan mami kabeh
ប្រាសាទសិក្សាសម្មាសម្ពុទ្ធិវិញ្ញាណក្ខន្ធ ៥

Prasama angidep muwah amagehaken kadi linging Awig-Awig iki.

ច្បាប់សិក្សាសម្មាសម្ពុទ្ធិវិញ្ញាណក្ខន្ធ ៥

Om Santi, Santi, Santi Om

ປຣາມສຸກ

PRATHAMAS SARGAH

ບາກສຸກິນິທາງຊາວ

ARAN LAN WAWIDANGAN DESA

ບາບາລີ

Pawos 1

໑ ງາວ ບາບາລີ ສິນິທາງຊາວ ບາບາລີ ສິນິທາງຊາວ

(1) Desa pakraman puniki mawasta Desa Pakraman Tambakan.

໑ ງາວ ບາບາລີ ສິນິທາງຊາວ ບາບາລີ ສິນິທາງຊາວ

(2) Jebar kakuwub wawidangannyane mawates Nyatur Desa
ບາບາລີ ສິນິທາງຊາວ =

inggih punika :

ບາບາລີ ສິນິທາງຊາວ ບາບາລີ ສິນິທາງຊາວ = ງາວ ບາບາລີ ສິນິທາງຊາວ

ha. Sisi Wetan/Kangin : Desa Pakraman Catur.

໑ ງາວ ບາບາລີ ສິນິທາງຊາວ = ງາວ ບາບາລີ ສິນິທາງຊາວ

na. Sisi Kulon/Kauh : Wana/ Alas.

໑ ງາວ ບາບາລີ ສິນິທາງຊາວ = ງາວ ບາບາລີ ສິນິທາງຊາວ

ca. Sisi Kidul/Kaja : Desa Pakramana Bon.

໑ ງາວ ບາບາລີ ສິນິທາງຊາວ = ງາວ ບາບາລີ ສິນິທາງຊາວ

ra. Sisi Lor/Kelod : Tukad Madengan.

ព្រះរាជាណាចក្រកម្ពុជា
 (3) Desa Pakraman Puniki kawangun antuk Petang Sibakan luire :

ហា ឥបាកន្យាតូ

ha. Sibak Nyatu.

គា ឥបាកដេសា

na. Sibak Desa.

សា ឥបាកបាដង់លូមុង

ca. Sibak Padang Lumbang.

រា ឥបាកសង់ឡង់គី

ra. Sibak Sanglangki.

ឌីឡីយ៉ាសាហា

DWITYAS SARGAH

បាមីកុកូហ្គានបាតីតិ

PAMIKUKUH LAN PATITIS

បាបាសិប្បា

Pawos 2

រាជាណាចក្រកម្ពុជា
 Desa Pakraman Puniki ngamanggehang Pamikukuh utawi Dasar :

ឥឡូវ បាបាសិប្បា

(1) Pancasila

ក្បួន ២២១ ហេតុផល ១៩

(2) UUD 1945

ក្បួន ២២២ ហេតុផល ២០

(3) Pasuaran Guru Wisesa sane Kamanggehang.

ក្បួន ២២៣ ហេតុផល ២១

(4) Tri Hita Karana manut Sada Cara Agama Hindu.

ហេតុផល ២២

Pawos 3

ក្បួន ២២៤ ហេតុផល ២២

Luir Patitis Desa Pakraman :

ក្បួន ២២៥ ហេតុផល ២៣

(1) Ngukuhang miwah ngarajegang Agama Hindu

ក្បួន ២២៦ ហេតុផល ២៤

(2) Nginggilang tata prawertine Maagama.

ក្បួន ២២៧ ហេតុផល ២៥

(3) Ngerajegang Kasukertan Desa saha Pawongania Sakala lan Niskala.

တိတိယသွင်က

TRITTYAS SARGAH

သုက္ခတတပကရမာ

SUKERTHA TATA PAKRAMAN

ဟေတု

Palet 1

ဟိန္ဒူ

Indik Krama

ဟေတု

Pawos 4

၃၃။ သုက္ခတတပကရမာသုက္ခတတပကရမာသုက္ခတတပကရမာသုက္ခတတပကရမာ

- (1) Sane kabawos Krama Desa inggih punika : Kulawarga sane Magama
ဟိန္ဒူသုက္ခတတပကရမာသုက္ခတတပကရမာသုက္ခတတပကရမာသုက္ခတတပကရမာ

Hindu sampun Marabian utawi Mawiwaha, Ngalinggihin Karang Desa

ဟိန္ဒူသုက္ခတတပကရမာသုက္ခတတပကရမာသုက္ခတတပကရမာသုက္ခတတပကရမာ

inggihan nenten saha nyungsung Kahyangan Desa.

၃၄။ သုက္ခတတပကရမာသုက္ခတတပကရမာသုက္ခတတပကရမာသုက္ခတတပကရမာ

- (2) Sajaba punika sinanggeh Tamiu, sane kabinayang dados Kalih inggih
သုက္ခတတပကရမာသုက္ခတတပကရမာသုက္ခတတပကရမာသုက္ခတတပကရမာ

punika Krama Tamiu sane Magama Hindu miwah Tamiu siosan Hindu.

ဟဟပါ၁၅

Pawos 5

ဥပမာဒေဝေသနာသိက္ခာသဘာဝသိက္ခာသိက္ခာ

Krama Desa wenten Kalih Soroh inggih punika :

၁။ ဥပမာဒေဝေသနာသိက္ခာသဘာဝသိက္ခာသိက္ခာ

(1) Krama Desa Pengayah/ Desa Negak akehnyane Domas

သိက္ခာသိက္ခာ

Nem Dasa Kutus diri .

၂။ ဥပမာဒေဝေသနာသိက္ခာသဘာဝသိက္ခာသိက္ခာ

(2) Krama Desa Pangampel akehnyane Pitung Dasa diri.

ဟဟပါ၁၆

Pawos 6

သိက္ခာသိက္ခာသိက္ခာသိက္ခာသိက္ခာသိက္ခာ

Kawit dados Krama Desa lan Panemayan tedun makrama desa :

၁။ သိက္ခာသိက္ခာသိက္ခာသိက္ခာသိက္ခာ

(1) Kawit dados krama desa :

၂။ သိက္ခာသိက္ခာသိက္ခာသိက္ခာသိက္ခာ

ha. Mawiwit sangkaning Pawiwahan.

၃။ သိက္ခာသိက္ခာသိက္ခာသိက္ခာသိက္ခာ

na. Mawiwit sangkaning ngarereh Pangupa Jiwa Jenek malinggih ring

ဇာနည်ကပူဇော်။

manut Pararem.

မ။ ကျွန်ုပ်တို့၏အားကိုးသောအရာမှာအားကိုးသောအရာမဟုတ်ပါ။

sa. Nyungkemin Agama siosan utawi nilar Agama miwah piuning

၇။ အားကိုးသောအရာမှာအားကိုးသောအရာမဟုတ်ပါ။

seosan sane sampun kasungkemin manut Pararem.

ဟောသော။

Pawos 10

ဟောသောအားကိုးသောအရာမှာအားကိုးသောအရာမဟုတ်ပါ။

Patias utawi piolih-olihan Krama Desa :

၇။ အားကိုးသောအရာမှာအားကိုးသောအရာမဟုတ်ပါ။

(1) Polih pasayuban Prajuru Desa.

၇။ အားကိုးသောအရာမှာအားကိုးသောအရာမဟုတ်ပါ။

(2) Kabawosin kalih katiwakin pamutus sahanan wicarania

၇။ အားကိုးသောအရာမှာအားကိုးသောအရာမဟုတ်ပါ။

(3) Dados kapilih miwah mamilih Prajuru

၇။ အားကိုးသောအရာမှာအားကိုးသောအရာမဟုတ်ပါ။

(4) Patias seosan manut pararem

ဟာဝေါကဏ္ဍ

Pawos 11

ဟူသကုသောသမ္ဘာသေဗျာကး

Wusan dados Krama desa luwire:

၁၁၁ ဟူသး

(1) Prade :

ဟူ၁၁ ဟူသး

ha. Seda.

၁၁၁ သက္ကလိဝိသုဒ္ဓိကဏ္ဍသက္ကလိဝိသုဒ္ဓိကဏ္ဍသက္ကလိဝိသုဒ္ဓိ

na. Sangkaning pinunas ngaraga, saantukan nilar desa sasampun
ကောသလိကဏ္ဍသက္ကလိဝိသုဒ္ဓိ

kalokika ring Paruman..

၁၁၁ ကောသလိကဏ္ဍသက္ကလိဝိသုဒ္ဓိကဏ္ဍသက္ကလိဝိသုဒ္ဓိ

(2) Kanorayang duaning tan prasida ngesehin solah maprawerti

သက္ကလိဝိသုဒ္ဓိကဏ္ဍသက္ကလိဝိသုဒ္ဓိကဏ္ဍသက္ကလိဝိသုဒ္ဓိ

setata mamurug awig-awig utawi sahanan duracara lianan

သက္ကလိဝိသုဒ္ဓိကဏ္ဍသက္ကလိဝိသုဒ္ဓိ

saha sampun kalokika ring paruman.

၁၁၁ သက္ကလိဝိသုဒ္ဓိကဏ္ဍသက္ကလိဝိသုဒ္ဓိ

(3) Ninggal Agama Hindu.

၁၁၁ သက္ကလိဝိသုဒ္ဓိကဏ္ဍသက္ကလိဝိသုဒ္ဓိ

(4) Sang wusan makrama :

ဟူ၁၁ ကောသလိကဏ္ဍသက္ကလိဝိသုဒ္ဓိကဏ္ဍသက္ကလိဝိသုဒ္ဓိ

ha. Tan wenten polih pah-pahan Druwen Desa miwah

ຍິນຍອມທາງການປະຕິບັດທີ່ເປັນທີ່

miwah kahanan Desa Pakraman manut ring daging Awig-

ເປັນທີ່ຍິນຍອມ

Awig miwah Pararem.

ຊຶ່ງປະກອບມີການປະຕິບັດທີ່ເປັນທີ່ຍິນຍອມ

(5) Krama Desa sane Tan Keni Pamargin Ayah-ayahan, Paturunan

ນັກຮຽນທີ່ເປັນທີ່ຍິນຍອມ

Lan Kekenan Manut Dresta lan Pararem sane sampun kaunggahang

ທີ່ເປັນທີ່ຍິນຍອມ

Ring Pararem panyahcah Awig.

ບາງກອກ

Palet 2

ບາງກອກ

Indik Prajuru

ບາງກອກ

Pawos 12

ທ່ານປະທານສະພາບາງກອກທີ່ເປັນທີ່ຍິນຍອມ

(1) Desa Pakraman Puniki kaenter oleh Kelian Desa Pakraman.

ຕາມທີ່ເປັນທີ່ຍິນຍອມ

(2) Sibakan kaenter oleh Kelian Sibakan.

ក្នុងការងារនេះបុគ្គលិកនៃសហគមន៍ត្រូវតែមាន

- (3) Kaadegang malarapan antuk Upacara Nyanjan olih Krama Desa
 មានការងារប្រកួតប្រជែងរវាងភូមិភាគខាងត្បូងនៃសហគមន៍
 Manut Dresta lan Pararem sane sampun Kapastikayang.

នូវការងារដែលបានកំណត់៖

- (4) Kelian Desa patut :

ហើយការងារនេះត្រូវតែមានភាពស្របគ្នា

ha. Kadegang manut Dresta lan Pararem .

នូវការងារដែលបានកំណត់រួមមានការងារប្រកួតប្រជែង

ca. Maduluran Dewa Saksi ring Kahyangan Desa.

ហើយការងារនេះត្រូវតែមានភាពស្របគ្នា

ra. Sampun marabian saha maduluran Upacara Pawiwahan.

នូវការងារដែលបានកំណត់រួមមានការងារប្រកួតប្រជែង

ka. Uning tur satinut ring Awig-Awig.

នូវការងារដែលបានកំណត់រួមមានការងារប្រកួតប្រជែង

da. Satata maparilaksana patut tur nganutin Sasana lan Swadharma.

ហើយការងារនេះត្រូវតែមានភាពស្របគ្នា

ta. Mawibawa pawikan ring Agama lan Adat.

នូវការងារដែលបានកំណត់រួមមានការងារប្រកួតប្រជែង

sa. Tan cedangga.

၁။ ပြဌာန်းတော်မူသော အမတ်များအားလုံးသည် အောက်ပါအတိုင်း

- (4) Prajuru ngadegang Pecalang Desa sane madue swadharma ngenterang
အောက်ပါအတိုင်း ပြဌာန်းတော်မူသော အမတ်များအားလုံးသည်

Katreptian desa pakraman risajeroning Tri Hita Karana.

၂။ ပြဌာန်းတော်မူသော အမတ်များအားလုံးသည် အောက်ပါအတိုင်း

- (5) Prajuru Desa ngadegang Sabha Desa sane madue kawenangan
ဥပဒေရေးရာအဖွဲ့အစည်း၏ အောက်ပါအတိုင်း ပြဌာန်းတော်မူသော

Ngrencanayang lan maicayang tatimbangan muputang wicara

အောက်ပါအတိုင်း ပြဌာန်းတော်မူသော

Indik Adat lan Agama.

၃။ ပြဌာန်းတော်မူသော အမတ်များအားလုံးသည် အောက်ပါအတိုင်း

- (6) Prajuru Desa Ngajegang Dulun Desa Manut Dresta lan Pararem.

ဟဟဟဟဟ

Pawos 14

၄။ အောက်ပါအတိုင်း ပြဌာန်းတော်မူသော အမတ်များအားလုံးသည်

- (1) Swadarmaning Kelian Desa Pakraman luire :

၁။ အောက်ပါအတိုင်း ပြဌာန်းတော်မူသော အမတ်များအားလုံးသည်

ha. Ngenterang pelaksanaan sadaging awig-awig miwah pararem

အောက်ပါအတိုင်း

Desa .

ka. Kuntun tur ngenterang krama rawuhing krama desa ngupadi

na. Nuntun tur ngenterang krama rawuhing krama desa ngupadi

kasukertan antuk patitis.

kasukertan antuk patitis.

sa. Maosin kalih niwakang pamutus arep ring wicara krama desa.

ca. Maosin kalih niwakang pamutus arep ring wicara krama desa.

ra. Maka duta matemuang baos ring sapa sira ugi.

ra. Maka duta matemuang baos ring sapa sira ugi.

ka. Mastikayang pawiwahan Krama Desa sajeroning sane makrama

ka. Mastikayang pawiwahan Krama Desa sajeroning sane makrama

Desa Pakraman.

Desa Pakraman.

da. Swadharma lan Patias soang-soang Prajuru Desa,

da. Swadharma lan Patias soang-soang Prajuru Desa,

Kerta Desa, Sabha Desa, Pecalang, Sekaa-sekaa miwah sane

Kerta Desa, Sabha Desa, Pecalang, Sekaa-sekaa miwah sane

Tiosan Manut Dresta Lan Pararem

Tiosan Manut Dresta Lan Pararem

(2) Tata caraning ngalaksanayang swadarma inucap tan maren patut manut

(2) Tata caraning ngalaksanayang swadarma inucap tan maren patut manut

ring Awig-Awig, Aturan-aturan Pemerintah, kecap Agama, Sastra

ring Awig-Awig, Aturan-aturan Pemerintah, kecap Agama, Sastra

၄၅

သြေတမိသုဟမုၤဒေတေ။

Dresta miwah Pararem Desa.

ဟဟသၢ်ၤကၢၤ

Pawos 15

ဟဟသၢ်ၤကၢၤဟဟသၢ်ၤကၢၤဟဟသၢ်ၤကၢၤဟဟသၢ်ၤကၢၤဟဟသၢ်ၤကၢၤ

Patias utawi olih-olihan Prajuru Desa Manut Dresta Lan

ဟဟသၢ်ၤ

Pararem.

ဟဟသၢ်ၤကၢၤ

Pawos 16

ကၢၤဟဟသၢ်ၤကၢၤဟဟသၢ်ၤကၢၤဟဟသၢ်ၤကၢၤ

(1) Prajuru Desa kagentosin riantukan :

ဟဟသၢ်ၤကၢၤဟဟသၢ်ၤကၢၤဟဟသၢ်ၤကၢၤ

ha. Seda lan sungkan menahun.

ကၢၤဟဟသၢ်ၤကၢၤဟဟသၢ်ၤကၢၤဟဟသၢ်ၤကၢၤ

na. Kanorayang duaning iwang pamargi manawi Nilar Sasana.

သၢ်ၤဟဟသၢ်ၤကၢၤဟဟသၢ်ၤကၢၤဟဟသၢ်ၤကၢၤ

ca. Wit sangkaning pakayunan rahayu utawi pinunas ngraga

ສາມປາງຊາກາລິສາກິບາງບາລີ

sasampun kalokika ring Paruman.

ຫຼ້າຕາກາກາລິສາກິບາງຊາກິບາງບາລີ

- (2) Nganorayang utawi ngentosin Prajuru patut sajeroning

ບາງບາລີສາກິບາງບາລີສາກິບາງບາລີ

Paruman tur kaingkupin antuk krama desa.

ຫຼ້າຕາກິບາງບາລີສາກິບາງບາລີ

- (3) Magingsir genah Kadura desa.

3 ບາງບາລີສາກິບາງບາລີສາກິບາງບາລີສາກິບາງບາລີ

- (4) Pet Prade Kelian Desa during Puput Sengker metu raris katiben baya

ບາງບາລີສາກິບາງບາລີສາກິບາງບາລີສາກິບາງບາລີ

Panyungkan Pati, Kanorayang, utawi sangkaning Pinunas Ngaraga,

ບາງບາລີສາກິບາງບາລີສາກິບາງບາລີສາກິບາງບາລີ

Patut Kaseledihin oleh Patajuh druwene ngantos telas

ສິບຫ້າ

Sengkere.

Palet

Palet 3

Indik Kukul

Indik Kukul

Indik Kukul

Indik Kukul

Indik Kukul

Indik Kukul

(1) Kukul ring Desa Pakraman luire :

Indik Kukul

Indik Kukul

Indik Kukul

Indik Kukul

Indik Kukul

Indik Kukul

Indik Kukul

Indik Kukul

Indik Kukul

(2) Tabuh tatepakan Kukul Desa manut Dresta lan Pararem sane

Indik Kukul

Indik Kukul

Indik Kukul

Indik Kukul

ຮູບ

ບູຮອດໂຮງ

Palet 4

ບົກຊີສະມາຊິກ

Indik Paruman

ບາງກວາມິນຊາ

Pawos 19

ໝາຍ: ບາງກວາມິນຊາ ບົກຊີສະມາຊິກ:

(1) Paruman / Sangkepan ring Desa Pakraman wenten :

ໝາຍ: ບາງກວາມິນຊາ ບົກຊີສະມາຊິກ

ha. Paruman Desa kamargiang napkala gata manut ring kabuatan

ສາມາດເປັນກຸ່ມກຸ່ມ

saha kamargiang antuk arah-arrah.

ໝາຍ: ບາງກວາມິນຊາ ບົກຊີສະມາຊິກ

na. Sangkepan Prajuru/Dulu lan Krama Desa kawentenang nyabran

ໝາຍ: ບາງກວາມິນຊາ ບົກຊີສະມາຊິກ

Sasih nuju rahina Anggarkasih Tan Paarrah -arah duaning

ສາມາດເປັນກຸ່ມກຸ່ມ

sampun tegap Panemaya.

ໝາຍ: ບາງກວາມິນຊາ ບົກຊີສະມາຊິກ

ca. Sangkepan sane siosan sampun manggeh kamargiang manut

ໝາຍ: ບາງກວາມິນຊາ ບົກຊີສະມາຊິກ

Rahina sane sampun kapastikayang.

ကျမရွယ်၍မသေရအေးကပုဗျါ။

nguman-uman ring sabha manut Pararem.

၈။ ပျဉ်းမူကော့ဘသွာရဉ်းဗျီကသွာရဉ်းမာကသေးဗျီပါ။

ra. Pamutus babaos manut tatimbangan punika sane kamanggehang.

၉။ ပျဉ်းမူကော့ဘသွာရဉ်းဗျီကသွာရဉ်းမာကသေးဗျီပါ။

(4) Prade pidaging paruman tan kaingkupin jantos ping 3 (tiga).

၉။ ပျဉ်းမူကော့ဘသွာရဉ်းဗျီကသွာရဉ်းမာကသေးဗျီပါ။

Ring paruman selanturnya prajuru wenang niwakang pamutus.

ပျဉ်းမူကော့ဘသွာရဉ်းဗျီကသွာရဉ်းမာကသေးဗျီပါ။

Pawos 20

၁၀။ မာကသေးဗျီကသွာရဉ်းဗျီကသွာရဉ်းမာကသေးဗျီပါ။

(1) Sajeroning paruman desa, Kelian Desa pakraman patut nyiarang

ပျဉ်းမူကော့ဘသွာရဉ်းဗျီကသွာရဉ်းမာကသေးဗျီပါ။

pamargin ngenterang desa, pamekas ngenin indik :

၁၁။ ပျဉ်းမူကော့ဘသွာရဉ်းဗျီကသွာရဉ်းမာကသေးဗျီပါ။

ha. Munjuk lungsuring pakraman suha ayah-ayah, sulur arta brana

ပျဉ်းမူကော့ဘသွာရဉ်းဗျီကသွာရဉ်းမာကသေးဗျီပါ။

druwen desa.

၁၂။ ပျဉ်းမူကော့ဘသွာရဉ်းဗျီကသွာရဉ်းမာကသေးဗျီပါ။

na. Rencana prajuru ngeninin usaha kapungkur.

ໝູ່ ບຍູງສາກຸຍບຊາກສິລາຕິກບາກບູຊາບຍິເກັບບໍ່ເກີດ

- (2) Pamutus paruman desa sinanggeh pararem maka pamitegep pamargin
ໝູ່ ບຍູງບິກີ

Awig-awig.

ບາບສິດສິດ

Pawos 21

ໝູ່ ສຳນັກບຸກຄົນບາດສະໜິລາຕິກບິກີຕິກບິກີຕິກບິກີ

- (1) Sangkepan Prajuru Desa kawenangang wantah ngrincikang usaha desa
ສຳນັກ

kapungkur.

ໝູ່ ສຳນັກບຸກຄົນບາດສະໜິລາຕິກບິກີຕິກບິກີຕິກບິກີ

- (2) Sangkepan Prajuru desa tan kawenangang ngamedalang Tategenan
ສາກຸຍາກສະໜິລາຕິກບິກີຕິກບິກີຕິກບິກີ

sedereng kaingkupin antuk krama desa.

ໝູ່ ບຍູງສຳນັກບຸກຄົນບາດສະໜິລາຕິກບິກີຕິກບິກີຕິກບິກີ

- (3) Pamutus sangkepan prajuru desa ngwetuang paswara, maka
ບິກີຕິກບິກີຕິກບິກີຕິກບິກີຕິກບິກີຕິກບິກີ

Pidaging pituduh sang ngawiwenang utawi ngonekang pecak Pararem

ສຳນັກ

krama desa.

၁။ ဘွဲ့ပေးကမ်းခြင်းအဖွဲ့အစည်း

(4) Lembaga Perkreditan Desa.

၂။ ဘွဲ့ပေးကမ်းခြင်းအဖွဲ့အစည်း

(5) Wantuan Guru Wisesa Murdhaning Jagat Bali ngawit

၃။ ဘွဲ့ပေးကမ်းခြင်းအဖွဲ့အစည်း

Warsa 2001 ngantos Warsane mangkin.

၄။ မီးယာဉ်

(6) Sepeda motor.

၅။ ဘွဲ့ပေးကမ်းခြင်းအဖွဲ့အစည်း

(7) Druwen Desa siosan sane patut manut Pararem.

ဟာမာပါး

Pawos 23

ဟာမာပါးဟာမာပါး

Pilih-olihan Desa luire:

၁။ ဘွဲ့ပေးကမ်းခြင်းအဖွဲ့အစည်း

(1) Urunan saking Krama Desa

၂။ ဘွဲ့ပေးကမ်းခြင်းအဖွဲ့အစည်း

(2) Paican saking Guru Wisesa

၃။ ဘွဲ့ပေးကမ်းခြင်းအဖွဲ့အစည်း

(3) Saking Dania Punia Krama Desa/Umat.

၁။ ဟိမဝါသ ဟိမဝါသ သကုတကုတ ဟိမဝါသ သကုတကုတ

(4) Paica-paica sane teosan sane patut.

၂။ ဟိမဝါသ ဟိမဝါသ သကုတကုတ ဟိမဝါသ သကုတကုတ

(5) Pioli-oliha desa kaanggen prabea ngaci-aci Parhyangan

ဟိမဝါသ သကုတကုတ ဟိမဝါသ သကုတကုတ

Desa utawi kaanggen prabea wawangunan Pura ring desa.

ဟိမဝါသ

Pawos 24

၃။ ဟိမဝါသ သကုတကုတ ဟိမဝါသ သကုတကုတ

(1) Prajuru Desa wenang ngetangang Druwen desa

၄။ ဟိမဝါသ သကုတကုတ ဟိမဝါသ သကုတကုတ

(2) Nyabran pasangkepan Prajuru pangemong druwen desa ngawentenang

ဟိမဝါသ သကုတကုတ ဟိမဝါသ သကုတကုတ

parindik munjuk lungsuring krama miwah padruwen desa

၅။ ဟိမဝါသ သကုတကုတ ဟိမဝါသ သကုတကုတ

(3) Sakaluwiring druwen desa patut wenten ilikitannya.

၆။ ဟိမဝါသ သကုတကုတ ဟိမဝါသ သကုတကုတ

(4) Tan kalugra ngadol utawi ngantahang druwen desa yan tan kasungkemin

ဟိမဝါသ သကုတကုတ

antuk krama desa.

ឧបាយកលបទបញ្ជាសហគមន៍ក្រុមប្រឹក្សាភិបាលសង្កាត់បឹងកក់

(5) Tanah Ayahan Desa utawi Karang Desa nenten dados kasertifikatang
ហាមឱ្យបង្កើតបញ្ជី

Dados druwen Krama Newek.

ហេតុអ្វី?

Palet 6

ហេតុអ្វី?

Panyanggran Sibakan

ហេតុអ្វី?

Pawos 25

គ្រូបង្ហាញការងារបញ្ជីក្រុមប្រឹក្សាភិបាលសង្កាត់បឹងកក់

Krama Desa rikala ngawentenang Karya Suka Duka patut kasanggra antuk

សិក្សាគ្នា គ្រូបង្ហាញការងារបញ្ជី

Sibakan manut pinunas Sang mayadnya.

ក្នុង

សត្វមនុស្ស

CATURTHAS SARGAH

សូត្រមហាវិហារ

SUKERTA TATA AGAMA

បញ្ចេស្ត

Palet 1

ហិរញ្ញវត្ថុមហាវិហារ

Indik Dewa Yadnya

ហេតុអ្វី

Pawos 26

ក្នុងប្រាសាទសិវាភិវិហារសិវាភិវិហារ

(1) Pura panyiwian sawidangan Desa Pakraman luire :

ហា ប្រាសាទ

ha. Pura Desa.

នា ប្រាសាទ

na. Pura Puseh.

សា ប្រាសាទ

ca. Pura Dalem.

រា ប្រាសាទ

ra. Pura Ibu.

កា ប្រាសាទ

ka. Pura Pamaksan Bon.

သ။ ပုဂံကုဏ္ဍိ

da. Pura Beji.

တ။ ပုဂံမေလင်တိ

ta. Pura Melanting.

ပ။ ပုဂံပြာဇပတိ

sa. Pura Prajapati.

ဃ။ ပုဂံဓိဗက

wa. Pura Cemara.

ဃ။ ပုဂံဗေင်ဗင်

la. Pura Beten Bingin.

ဗ။ ပုဂံမာဏဝိဇ္ဇာသင်္ဃာတိသင်္ဃာတိသင်္ဃာတိသင်္ဃာတိသင်္ဃာတိ

(2) Piodalan ring sowang-sowang Kahyangan Desa inucap patut

ဗုဒ္ဓကောဏ္ဍိကောဏ္ဍိကောဏ္ဍိကောဏ္ဍိကောဏ္ဍိ

Krama Nyanggra ngaturang Bhakti kadi ring sor:

ဟ။ ပုဂံမာဏဝိဇ္ဇာသင်္ဃာတိသင်္ဃာတိသင်္ဃာတိသင်္ဃာတိသင်္ဃာတိ

ha. Pura Desa nuju rahina Purnama Kapat.

က။ ပုဂံမာဏဝိဇ္ဇာသင်္ဃာတိသင်္ဃာတိသင်္ဃာတိသင်္ဃာတိသင်္ဃာတိ

na. Pura Puseh nuju Rahina Anggarkasih Julungwangi.

သ။ ပုဂံမာဏဝိဇ္ဇာသင်္ဃာတိသင်္ဃာတိသင်္ဃာတိသင်္ဃာတိသင်္ဃာတိ

ca. Pura Dalem nuju Rahina Buda Paing Uye.

က။ ပုဂံမာဏဝိဇ္ဇာသင်္ဃာတိသင်္ဃာတိသင်္ဃာတိသင်္ဃာတိသင်္ဃာတိ

ra. Pura Ibu rikala rahina Redite Umanis Ukir.

၁၈။ ပုဂံပရမာဒကုဗ္ဗာရိကဗဟကမိကဗ္ဗာရမာဒကဗ္ဗာရ။

ka. Pura Pamaksan Bon rikala rahina Purnama Kedasa.

၁၉။ ပုဂံပရမာဒကုဗ္ဗာရိကဗဟကမိကဗ္ဗာရမာဒကဗ္ဗာရ။

da. Pura Beji rikala rahina Buda Umanis Julungwangi.

၂၀။ ပုဂံပရမာဒကုဗ္ဗာရိကဗဟကမိကဗ္ဗာရမာဒကဗ္ဗာရ။

ta. Pura Melanting rikala rahina Buda Paing Uye.

၂၁။ ပုဂံပရမာဒကုဗ္ဗာရိကဗဟကမိကဗ္ဗာရမာဒကဗ္ဗာရ။

sa. Pura Cemara rikala rahina Soma Kliwon Uye.

၂၂။ ပုဂံပရမာဒကုဗ္ဗာရိကဗဟကမိကဗ္ဗာရမာဒကဗ္ဗာရ။

wa. Pura Beten Bingin rikala rahina Anggarkasih Medangsia.

၂၃။ ပုဂံပရမာဒကုဗ္ဗာရိကဗဟကမိကဗ္ဗာရမာဒကဗ္ဗာရ။

la. Pura Prajapati rikala rahina Purnama Kasa.

၂၄။ ပုဂံပရမာဒကုဗ္ဗာရိကဗဟကမိကဗ္ဗာရမာဒကဗ္ဗာရ။

(3) Pangaci-aci ring Pura Panyiwian Desa inucap manut Sastra

သောကဗ္ဗာရမာဒကဗ္ဗာရမာဒကဗ္ဗာရမာဒကဗ္ဗာရမာဒကဗ္ဗာရ။

Agama saha kalaksanayang Nista, Madia lan Utama Manut Dresta

ကလမာပုဗ္ဗိ။

lan Pararem.

၂၅။ ပုဂံပရမာဒကုဗ္ဗာရိကဗဟကမိကဗ္ဗာရမာဒကဗ္ဗာရ။

(4) Dudonan lan tatingan pamargin parikrama Upacara Manut Dresta

ကလမာပုဗ္ဗိ။

Lan Pararem.

ບາບາລີເຫຼວ

Pawos 27

ກາງກິງສາວ່າສາວ່າບາບາລີເຫຼວສາບາບາລີເຫຼວເດີບາບາລີ

- (1) Ring soang-soang pura inucap patut kadegang pamangku.

ກາງກິງສາວ່າສາວ່າບາບາລີເຫຼວສາບາບາລີເຫຼວເດີບາບາລີ

- (2) Ngadegang Pamangku manut Undagan :

ບາບາລີເຫຼວສາບາບາລີເຫຼວເດີບາບາລີ

ha. Turunan utawi ngawaris.

ກາງກິງສາວ່າສາວ່າບາບາລີເຫຼວສາບາບາລີເຫຼວເດີບາບາລີ

na. Nyanjan mapiteges mapinunas ring ajeng Panataran.

ສາບາລີເຫຼວສາບາລີເຫຼວເດີບາບາລີ

ca. Kacatri (kajudi) olih Krama Desa

ກາງກິງສາວ່າສາວ່າບາບາລີເຫຼວສາບາບາລີເຫຼວເດີບາບາລີ

- (3) Tan kawenangang kaanggen Pamangku sakadi ring sor :

ບາບາລີເຫຼວສາບາບາລີເຫຼວເດີບາບາລີ

ha. Cedangga, luire : Peceng, Perot, Cungih lan sapanunggilannya.

ກາງກິງສາວ່າສາວ່າບາບາລີເຫຼວສາບາບາລີເຫຼວເດີບາບາລີ

na. Sang sapa sira ugi sane tan kpatututang manut pararem

ສາບາລີເຫຼວສາບາລີເຫຼວເດີບາບາລີ

ca. Sakit Ila, Ayan, Buduh wiadin Edan

ກາງກິງສາວ່າສາວ່າບາບາລີເຫຼວສາບາບາລີເຫຼວເດີບາບາລີ

- (4) Prabeya Kapamangkuan :

ဟူ၍ဝေဒိကမဝိသိယဝိဇ္ဇာနိဗ္ဗာန်သင်္ဂဟဗျာကဏ္ဍကမ္မဝေဒိ

ha. Adhiksa Widhi (Mawinten) kamedalin saha kalaksanayang

ဟူ၍ဝေဒိကမဝိသိယဝိဇ္ဇာနိဗ္ဗာန်သင်္ဂဟဗျာကဏ္ဍကမ္မဝေဒိ

olih sang ngadegang makudi Krama Desa utawi Pangempon

ဟူ၍ဝေဒိကမဝိသိယဝိဇ္ဇာနိဗ္ဗာန်သင်္ဂဟဗျာကဏ္ဍကမ္မဝေဒိ

Pura Soang-soang.

ဟူ၍ဝေဒိကမဝိသိယဝိဇ္ဇာနိဗ္ဗာန်သင်္ဂဟဗျာကဏ္ဍကမ္မဝေဒိ

na. Mapitra Yadnya riwekas kamedalin Saking Pawaris Pamangku

ဟူ၍ဝေဒိကမဝိသိယဝိဇ္ဇာနိဗ္ဗာန်သင်္ဂဟဗျာကဏ္ဍကမ္မဝေဒိ

soang-soang.

၅။ ဟူ၍ဝေဒိကမဝိသိယဝိဇ္ဇာနိဗ္ဗာန်သင်္ဂဟဗျာကဏ္ဍကမ္မဝေဒိ

(5) Pamangku patut ngamanggehang Sasananing Pamangku.

ဟူ၍ဝေဒိကမဝိသိယဝိဇ္ဇာနိဗ္ဗာန်သင်္ဂဟဗျာကဏ္ဍကမ္မဝေဒိ

Pawos 28

ဟူ၍ဝေဒိကမဝိသိယဝိဇ္ဇာနိဗ္ဗာန်သင်္ဂဟဗျာကဏ္ဍကမ္မဝေဒိ

Swadarmaning Pamangku luire :

ဟူ၍ဝေဒိကမဝိသိယဝိဇ္ဇာနိဗ္ဗာန်သင်္ဂဟဗျာကဏ္ဍကမ္မဝေဒိ

1. Ngenterang Upacara Piodalan ring kahyangan utawi ring sowang-

ဟူ၍ဝေဒိကမဝိသိယဝိဇ္ဇာနိဗ္ဗာန်သင်္ဂဟဗျာကဏ္ဍကမ္မဝေဒိ

Sowang pakubon krama.

໘॥ ທາງລຽມປີ້ທະນາຄົບຍາວໄຊຍາງໄປຈະຍາວ

2. Tan lempas ring sasaning pamangku, yan mamurug wenang mangku
ບໍ່ມີສູນຍາວໄຊຍາງໄປຈະຍາວ

Inucap nyepuhin raga.

໘॥ ປຸກທະນິນິມິສູນຍາວໄຊຍາງໄປຈະຍາວ

3. Prade silih sinunggil pamangku kapialang utawi cuntaka,
ທະນິນິມິສູນຍາວໄຊຍາງໄປຈະຍາວ

Kengin nyelang pamangku siosan utawi nuwur Ida Sulinggih.

໑॥ ສາມາດຍາວໄຊຍາງໄປຈະຍາວ

4. Samaliha yan sampun Pamangku ngayah Tigang rahina ring pura
ສາມາດຍາວໄຊຍາງໄປຈະຍາວ
kahyangan, kancit wenten kulawarganya kalayu sekar/padem,
ຍາວໄຊຍາງໄປຈະຍາວ
mangku inucap tan kenang cuntaka sakewanten mangku tan budal
ສາມາດຍາວໄຊຍາງໄປຈະຍາວ

Salami piodalan.

໑॥ ບາງຄົນຈະຍາວໄຊຍາງໄປຈະຍາວ

5. Pamangku wenang ngwara saha nuntun prade wenten krama sanc
ບາງຄົນຈະຍາວໄຊຍາງໄປຈະຍາວ
Maturan ring sajeroning upacara tan ngolemin pamangku.

ᮊᮧ

ហាវាសិក្ខា

Pawos 29

ហាវាសិក្ខាហាវាសិក្ខាហាវាសិក្ខាហាវាសិក្ខាហាវាសិក្ខា

Patias utawi olih-olihan Pamangku manut Dresta lan Pararem.

ហាវាសិក្ខា

Pawos 30

ហាវាសិក្ខាហាវាសិក្ខាហាវាសិក្ខា

(1) Pamangku kagentosin riantukan :

ហាវាសិក្ខា

ha. Seda.

ហាវាសិក្ខាហាវាសិក្ខាហាវាសិក្ខា

na. Pinunas ngaraga, manawi kageringan lan sapenunggalannya

ហាវាសិក្ខាហាវាសិក្ខាហាវាសិក្ខា

risampun Kalokika ring Paruman.

ហាវាសិក្ខាហាវាសិក្ខាហាវាសិក្ខា

ca. Kawusanang olih krama, manawi Nilar Sasana, keni Pamidanda

ហាវាសិក្ខាហាវាសិក្ខាហាវាសិក្ខា

Manut pararem, saha ngawaliang prabca pawintenan pecak.

ហាវាសិក្ខាហាវាសិក្ខាហាវាសិក្ខា

ra. Prade Marabi malih patut Nyepuhin Raga.

កា សម្បត្តិធម៌

ka. Sampun Madwijati.

ក្នុងសាវ័ត្រនៃវិស័យនេះមានការសិក្សាស្រាវជ្រាវប្រឆាំងនឹង

(2) Tata cara Ngadegang Kelian Pemaksan/ Pesaren, Prasutri ,

ប្រឆាំងនឹងបុរសក្នុងសង្គមនេះមានការសិក្សាស្រាវជ្រាវប្រឆាំងនឹង

Pramas, Miwah sane seosan saha Patias sane kapolihang

នៃការសិក្សាស្រាវជ្រាវប្រឆាំងនឹង

Manut Dresta lan Pararem..

បុរសក្នុងសង្គម

Pawos 31

ក្នុងសង្គមនេះមានការសិក្សាស្រាវជ្រាវប្រឆាំងនឹង

Kasukertan kahyangan kadi ring sor :

ក្នុងសង្គមនេះមានការសិក្សាស្រាវជ្រាវប្រឆាំងនឹង

(1) Tan kalugra Kapura luwire :

ហេតុអ្វីបានជាមានការសិក្សាស្រាវជ្រាវប្រឆាំងនឹង

ha. Sang katiben Catur Cuntaka Minekadi :

- ដូចគ្នានឹងការសិក្សាស្រាវជ្រាវប្រឆាំងនឹង

- Cuntaka sebel kandel Ngraja Swala.

- ដូចគ្នានឹងការសិក្សាស្រាវជ្រាវប្រឆាំងនឹង

- Cuntaka madruwe Putra/Rare.

- ສູ່ຊື່ສາບກຳລັງສາລີ ແ

- Cuntaka Pangantenan.

- ສູ່ຊື່ສາມາດສິນສາບພິຍາລີ ແ

- Cuntaka sangkaning Kapademan.

ສາ ມາສາມາດສິນສາບພິຍາລີ ແ

na. Makta sahanan barang sinanggeh ngaletchin

ສາ ມາສາມາດສິນສາບພິຍາລີ ແ

ca. Sato Agung sajabaning rikala Mapapada

ກາ ມາສາມາດສິນສາບພິຍາລີ ແ

ra. Mabusana tan manut kadi tata caraning ngeranjing ka pura.

ສາ ມາສາມາດສິນສາບພິຍາລີ ແ

ka. Sadereng polih uak-uakan (pituduh) Prajuru Desa.

ກາ ມາສາມາດສິນສາບພິຍາລີ ແ

(2) Pratingkahe tan wenang ring Pura :

ສາ ມາສາມາດສິນສາບພິຍາລີ ແ

ha. Masumpah (cor), sajabaning pituduh Prajuru Desa

ສາ ມາສາມາດສິນສາບພິຍາລີ ແ

na. Miyegan, Masesenangan, Makolemi dados asiki

ນາສາມາດສິນສາບພິຍາລີ ແ

Lanang-Wadon, Mabacin, Nyangsang Husana, manyusu.

ສາ ມາສາມາດສິນສາບພິຍາລີ ແ

ca. Mungghah tedun Palinggih sajabaning pituduh Prajuru.

ច្បង ដំបាយក្សត្រីសប្បិហារិក្សតនិបមិណ្ឌុយាគុណារកម្មឋិ

- (3) Sang mamurug kecap ring ajeng, keni pamidanda manut pararem

មិហុប្បយត្រីនិបមន្តរ្យ

miwah pamerayascita sapatutnya.

ហុហុឋិក្សត្រី

Pawos 32

ក្សត្រីប្បហុបត្រីតនិបមន្តរ្យក្សតនិបមិណ្ឌុយាគុណារកម្មឋិ

- (1) Prade wenten jadm Kerawuhan/Kodal ring Pura, Kengin kapintonin

ប្បហុបត្រីតនិបមន្តរ្យក្សតនិបមិណ្ឌុយាគុណារកម្មឋិ

Prade rumasa kasumangsayan, yan tan wiakti jadm inucap kasisipang

ហុហុឋិក្សត្រី

Manut Pararem.

ច្បង ប្បហុបត្រីតនិបមន្តរ្យក្សតនិបមិណ្ឌុយាគុណារកម្មឋិ

- (2) Prade Kahyangan kahanan Durmanggala minekadi Kapanca Bhaya

ប្បហុបត្រីតនិបមន្តរ្យក្សតនិបមិណ្ឌុយាគុណារកម្មឋិ

Pemangku patut digelis nyadokang ring Prajuru mangda marumang

ក្សតនិបមន្តរ្យក្សតនិបមិណ្ឌុយាគុណារកម្មឋិ

Krama desa tur ngawentenang Pamrayascita sepatutnya.

မာဏုဗျာ

Palet 2

ဟိန္ဒူဝိသုဒ္ဓိ

Indik Rsi Yadnya

မာဏုဗျာ

Pawos 33

၁။ သံသယသိက္ခာမာဏုဗျာဝိသုဒ္ဓိဟိန္ဒူဝိသုဒ္ဓိမာဏုဗျာဝိသုဒ္ဓိ

- (1) Sang pacang madeg Wiku utawi pinandita minakadi : Balian sonteng,

သံသယသိက္ခာမာဏုဗျာဝိသုဒ္ဓိဟိန္ဒူဝိသုဒ္ဓိမာဏုဗျာဝိသုဒ္ဓိ

Dalang, kebayan, saluire jagi ngenterang yadnya patut masadok

ဟိန္ဒူဝိသုဒ္ဓိမာဏုဗျာဝိသုဒ္ဓိဟိန္ဒူဝိသုဒ္ဓိမာဏုဗျာဝိသုဒ္ဓိ

Ring Prajuru Desa kalih Parisada Hindu Dharma Indonesia.

၂။ ဟိန္ဒူဝိသုဒ္ဓိမာဏုဗျာဝိသုဒ္ဓိဟိန္ဒူဝိသုဒ္ဓိမာဏုဗျာဝိသုဒ္ဓိ

- (2) Prajuru desa patut ngawas nitenin tur wenang ngalangin prade wenten

သံသယသိက္ခာမာဏုဗျာဝိသုဒ္ဓိဟိန္ဒူဝိသုဒ္ဓိမာဏုဗျာဝိသုဒ္ဓိ

kacihna lempas ring kecap sastra miwah drestane, tur sareng nyaksinin

၂။ သံသယသိက္ခာမာဏုဗျာဝိသုဒ္ဓိဟိန္ဒူဝိသုဒ္ဓိမာဏုဗျာဝိသုဒ္ဓိ

Upacara saha nyiarang ring paruman desa tegep rauhing wates

သံသယသိက္ခာမာဏုဗျာဝိသုဒ္ဓိဟိန္ဒူဝိသုဒ္ဓိမာဏုဗျာဝိသုဒ္ဓိ

kawenangang pangenter yadnya.

၃။ ဟိန္ဒူဝိသုဒ္ဓိမာဏုဗျာဝိသုဒ္ဓိဟိန္ဒူဝိသုဒ္ဓိမာဏုဗျာဝိသုဒ္ဓိ

- (3) Krama desa patut ngaturang ayah sapamadeg miwah ring panglepas

မဏ္ဍိရ်

Palet 2

မိန္ဒိယဝိယုဒ

Indik Rsi Yadnya

မာဃာဗျူဟ

Pawos 33

၁။ မိမိယဝိယုဒမဏ္ဍိရ်မိမိယဝိယုဒမိမိယဝိယုဒမိမိယဝိယုဒ

- (1) Sang pacang madeg Wiku utawi pinandita minakadi : Balian sonteng,
 သာဓကံ၊ နိဗ္ဗာန်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊
 Dalang, kebayan, saluire jagi ngenterang yadnya patut masadok
 ကိပ်ပဏ္ဍိရ်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊

Ring Prajuru Desa kalih Parisada Hindu Dharma Indonesia.

၂။ မဏ္ဍိရ်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊

- (2) Prajuru desa patut ngawas nitenin tur wenang ngalangin prade wenten
 နိဗ္ဗာန်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊
 kacihna lempas ring kecap sastra miwah drestane, tur sareng nyaksinin
 ဂုဏ်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊
 Upacara saha nyiarang ring paruman desa tegap rauhing wates
 နိဗ္ဗာန်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊

kawenangang pangenter yadnya.

၃။ မဏ္ဍိရ်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊ မဏ္ဍိရ်၊

- (3) Krama desa patut ngaturang ayah sapamadeg miwah ring panglepas

គាត់ត្រូវបានគេកាត់ក្បាលដោយសារតែស្នេហា

na. Ngaturing Krama ngrombo makarya eteh-ete

ទេវតាស្រីប្រាសាទភ្នំពេញក៏ដូចជាស្រីស្នេហា

Jantos Puput Saha Kadulurin panyambrama sakasidan.

ឮសូរស្រងូតស្រងូតស្រងូត

(2) Swadarmaning Kelian Desa :

ហេតុអ្វីហើយដែលគេបានដាក់ឈ្មោះដូច្នេះ

ha. Kelihan Desa maritatas pamargin sang kaduhkitan, napike

បង្កើតឡើងពីស្រីស្នេហាដែលបានបាត់បង់

Pacang Kapendem , makingsan riin utawi lantur kaabenang.

គាត់បានបាត់បង់ស្រីស្នេហាដែលបានបាត់បង់

na. Prade kageseng raris kawentenang kulkul pamitau

ហេតុអ្វីហើយដែលគេបានដាក់ឈ្មោះដូច្នេះ

Olih Kelian Sibakan.

ស្រីប្រាសាទភ្នំពេញក៏ដូចជាស្រីស្នេហា

ca. Panyanggran Desa selanturnya jantos puput.

ឮសូរស្រងូតស្រងូតស្រងូតស្រងូត

(3) Tan kengin Ngalelet/ Nyekch Sawa langkungan ring Abulan Pitung

ហេតុអ្វីហើយដែលគេបានដាក់ឈ្មោះដូច្នេះ

Rahina sajabaning mataki - taki pacang kaaben tur polih paiguman

ស្រីប្រាសាទភ្នំពេញក៏ដូចជាស្រីស្នេហា

Saking Prajuru / Dulun Desa.

3|| ທະຫຼົກບຸກຸ່ :

(4) Tan Kalugra :

ທະຫຼົກບຸກຸ່

ha. Nginepang Bangbang.

ທະຫຼົກບຸກຸ່ ທະຫຼົກບຸກຸ່ ທະຫຼົກບຸກຸ່ ທະຫຼົກບຸກຸ່ ທະຫຼົກບຸກຸ່

na. Makingsan /Ngeseng rikala : Semut Sadulur, Kala Gotongan,

ທະຫຼົກບຸກຸ່ ທະຫຼົກບຸກຸ່ ທະຫຼົກບຸກຸ່ ທະຫຼົກບຸກຸ່ ທະຫຼົກບຸກຸ່

Pasah , Puja wali ring Kahyangan Desa, Rarahinan minckadi

ທະຫຼົກບຸກຸ່ ທະຫຼົກບຸກຸ່ ທະຫຼົກບຸກຸ່ ທະຫຼົກບຸກຸ່ ທະຫຼົກບຸກຸ່

Purwani, Purnama, Tilem, Kliwon, Tumpek, Tungleh

ທະຫຼົກບຸກຸ່ ທະຫຼົກບຸກຸ່ ທະຫຼົກບຸກຸ່ ທະຫຼົກບຸກຸ່ ທະຫຼົກບຸກຸ່

Buda Manis, Anggarkasih, Saraswati Lan Nyepi, Pakirim,

ທະຫຼົກບຸກຸ່ ທະຫຼົກບຸກຸ່ ທະຫຼົກບຸກຸ່ ທະຫຼົກບຸກຸ່ ທະຫຼົກບຸກຸ່

Pamagpag, Tanggal/ Panglong Ping Pat Belas lan Kekeran Desa

ທະຫຼົກບຸກຸ່ ທະຫຼົກບຸກຸ່ ທະຫຼົກບຸກຸ່ ທະຫຼົກບຸກຸ່ ທະຫຼົກບຸກຸ່

Sanc sampun kupastikayang Manut Pararem.

ທະຫຼົກບຸກຸ່ ທະຫຼົກບຸກຸ່ ທະຫຼົກບຸກຸ່ ທະຫຼົກບຸກຸ່ ທະຫຼົກບຸກຸ່

(3) Prade Sang kalayu sekaran Salah Pati wiadin Ngulah pati, kengin

ທະຫຼົກບຸກຸ່ ທະຫຼົກບຸກຸ່ ທະຫຼົກບຸກຸ່ ທະຫຼົກບຸກຸ່ ທະຫຼົກບຸກຸ່

kabakta budal , sakewanten kadulurin antuk Upacara Panebusan

ທະຫຼົກບຸກຸ່ ທະຫຼົກບຸກຸ່ ທະຫຼົກບຸກຸ່ ທະຫຼົກບຸກຸ່ ທະຫຼົກບຸກຸ່

Ring genahe Seda , ring Catus pata miwah ring Cangkem setra.

៣៥ ឥឡូវនេះស្រីក្មេងៗក៏ចេះរើសអើង។

da. Cuntaka antuk gamya gamana.

៣៦ ឥឡូវនេះស្រីក្មេងៗក៏ចេះរើសអើង។

ta. Cuntaka antuk salah timpal.

៣៧ ឥឡូវនេះស្រីក្មេងៗក៏ចេះរើសអើង។

wa. Cuntaka antuk yaning wenten anak istri mobot nenten kaupakaran

ហេតុអ្វីបានជាប្រុសប្រាំបីនាក់។

pabiakawoanan tur pawidi widana.

៣៨ ឥឡូវនេះស្រីក្មេងៗក៏ចេះរើសអើង។

la. Cuntaka antuk mamitra ngalang.

៣៩ ឥឡូវនេះស្រីក្មេងៗក៏ចេះរើសអើង។

ma. Cuntaka antuk wenten anak istri ngwentenang putra sadurunge

មុនពេលដែលប្រុសប្រាំបីនាក់។

Maupakara pabiakawon tur pawidi widana.

ឬ ឥឡូវនេះស្រីក្មេងៗក៏ចេះរើសអើង។

(2) Sengker cuntaka manut kawentenannia :

៤០ ឥឡូវនេះស្រីក្មេងៗក៏ចេះរើសអើង។

ha. Cuntaka kalayu sekaran manut dresta lan pararem.

៤១ ឥឡូវនេះស្រីក្មេងៗក៏ចេះរើសអើង។

na. Cuntaka ngraja swala, sasampun makramas.

៤២ ឥឡូវនេះស្រីក្មេងៗក៏ចេះរើសអើង។

ca. Cuntaka ngembasang putra, sanc Istri Abulan Pitung rahina

၇၁၈။

Desa.

က။ ဂြာဗ္ဗမဟာနာမဂြာဗ္ဗနာမိ။ မဟာဂြာဗ္ဗမဟာ။

na. Ngraja Swala sane Kacuntakan, Sang sane Ngraja Swala.

မ။ ဂြာဗ္ဗမဟာနာမဂြာဗ္ဗနာမိ။ မဟာဂြာဗ္ဗမဟာ။

ca. Ngembasang Putra sane Kacuntakan Kulawargannya sane

ဂြာဗ္ဗမဟာနာမဂြာဗ္ဗနာမိ။

Ngembasang Putra Lanang wiadin Istri.

က။ ပဝိပဟာနာမဂြာဗ္ဗနာမိ။ မဟာပဝိပဟာနာမဂြာဗ္ဗနာမိ။

ra. Pawiwahan sane Kacuntakan Sang Kaupakara Pawiwahan Lanang

ဟိမိ။

Istri.

က။ ကာရုနာမဂြာဗ္ဗနာမိ။ မဟာကာရုနာမဂြာဗ္ဗနာမိ။

ka. Karuron sane Kacuntakan Kulawargannya Lanang wiadin Istri.

မ။ ကာရုနာမဂြာဗ္ဗနာမိ။ မဟာကာရုနာမဂြာဗ္ဗနာမိ။

da. Gamia Gamana sane kacuntakan Sang sane Ngelaksanayang Gamia

ဟာမိ။

Gamana.

ဟ။ ဂြာဗ္ဗမဟာနာမဂြာဗ္ဗနာမိ။ မဟာဂြာဗ္ဗမဟာနာမဂြာဗ္ဗနာမိ။

ta. Indik Kacuntakan lan Sengker Cuntaka mangda Keanutang ring

ကောမုဒါ။

Sastra Dresta.

ဤမူရီကလေးတို့ကား

(3) Tan keneng cuntaka luire :

ဟ။ မိမိသမ္မုပိဌိ

ha. Ida Sulingih.

က။ ဤကလေးတို့ကားမိမိသမ္မုပိဌိကလေးတို့

na. Jro Mangku Kahyangan Tiga Rikala piodalan.

မ။ မိမိသမ္မုပိဌိကလေးတို့ကားမိမိသမ္မုပိဌိကလေးတို့

ca. Rikalaning Piodalan risampun menek Ambu Wenten sane kala-

ယှမ်းလဲဟောသမ္မုပိဌိကလေးတို့ကားမိမိသမ္မုပိဌိကလေးတို့

yu Sekar, Piodalan kalanturang lan kamargiang sakadi patut,

ကလေးတို့ကားမိမိသမ္မုပိဌိကလေးတို့ကားမိမိသမ္မုပိဌိကလေးတို့

Nanging wantah Saingkup Kulawargannyane sane keni Cuntaka.

ဟောသမ္မုပိဌိ

Pawos 34

က။ မိမိသမ္မုပိဌိကလေးတို့ကားမိမိသမ္မုပိဌိကလေးတို့

(1) Atiwa-atiwa (pengabenan) kamargiang antuk :

ဟ။ ကလေးတို့ကားမိမိသမ္မုပိဌိကလေးတို့ကားမိမိသမ္မုပိဌိကလေးတို့

ha. Nyawa Resi (Nyusta geni), santukan tan ngagah utawi

မိမိသမ္မုပိဌိကလေးတို့ကားမိမိသမ္မုပိဌိကလေးတို့

manawi tan kekeniang.

မိသုတေသနကိစ္စကုမ္ပဏီလီမိတက်

Miwah Meajar-ajar, Ngingkup ngelantur ngalinggihang lan salantur
ကုမ္ပဏီလီမိတက်

Nyane wenang sakama -kama.

၅။ မိသုတေသနကိစ္စကုမ္ပဏီလီမိတက်

(5) Indik Tata Titu Pamargin Pitra Yadnya sampun nganutin Sastra Agama,
ဦးစီးဌာန

Dresta lan Pararem.

မိသုတေသန

Palet 4

မိသုတေသန

Indik Manusa Yadnya

မိသုတေသန

Pawos 36

၆။ မိသုတေသနကိစ္စကုမ္ပဏီလီမိတက်

(1) Manusia Yadnya inggih punika upacara-upakara Dharmaning Manusa

ကိစ္စကုမ္ပဏီလီမိတက်

ngawit saking patemoning kama Bang kalawan kama Petak sajeroning

ကိစ္စကုမ္ပဏီလီမိတက်

garba, ngantos kalayu sekaran riwekas.

ຜູ້ 2 ບາກສາດີກິບາດີຍາງທາກສາດີກິບາດີຍາງ

(2) Upacara kadi ring ajeng madudonan sakadi ring sor :

ທາ ບາດີຍາດີກິບາດີຍາງທາກສາດີກິບາດີຍາງ

ha. Magedong-gedongan duk pangerimpinian ibiang.

ທາ ບາດີຍາດີກິບາດີຍາງທາກສາດີກິບາດີຍາງ

na. Duk sang kamareka medal

ສາ ສາດີກິບາດີຍາງທາກສາດີກິບາດີຍາງ

ca. Kepus Odel.

ກາ ກາດີກິບາດີຍາງທາກສາດີກິບາດີຍາງ

ra. Roras Rahina.

ສາ ສາດີກິບາດີຍາງທາກສາດີກິບາດີຍາງ

ka. Tutug kambuhan, Abulan Pitung Rahina.

ທາ ທາດີກິບາດີຍາງທາກສາດີກິບາດີຍາງ

da. Nigang Sasihin.

ທາ ທາດີກິບາດີຍາງທາກສາດີກິບາດີຍາງ

ta. Pawetuan/oton/odalan (Nem Sasih).

ສາ ສາດີກິບາດີຍາງທາກສາດີກິບາດີຍາງ

sa. Tutug kelih (ngeraja wadone, ngembakin lanange)

ທາ ທາດີກິບາດີຍາງທາກສາດີກິບາດີຍາງ

wa. Ngempugin Tumbuh Gigi.

ທາ ທາດີກິບາດີຍາງທາກສາດີກິບາດີຍາງ

la. Tanggal Gigi / maketus.

က။ ငါတို့အား ချီးမွမ်းပါ။

ga. Matatah /Mapandes.

က။ ငါတို့အား ချီးမွမ်းပါ။

ba. Mawiwaha / Masakapan.

ဤသို့ ယောက္ခမတို့က ချီးမွမ်းခဲ့ကြသည်။

(3) Upacara upakara inucap kamargiang nista, madya, utama

ဤသို့ ယောက္ခမတို့က ချီးမွမ်းခဲ့ကြသည်။

Manut Sastra Agama, Dresta lan Pararem.

ဤသို့ ယောက္ခမတို့က ချီးမွမ်းခဲ့ကြသည်။

(4) Prade Wenten Rare Medal Kembar inggihan Buncing patut

ဤသို့ ယောက္ခမတို့က ချီးမွမ်းခဲ့ကြသည်။

Katampenin sakadi patut manut Parikrama Upacara Upakara

ဤသို့ ယောက္ခမတို့က ချီးမွမ်းခဲ့ကြသည်။

Nganutin Sastra Agama, Dresta Lan Pararem Druwene tur Krama

ဤသို့ ယောက္ခမတို့က ချီးမွမ်းခဲ့ကြသည်။

Inucap Patut Mapahayu Raga.

~

បញ្ចេញ

Palet 5

ហិណ្ឌូធម៌

Indik Bhuta Yadnya

ហុបសិក្ខុ

Pawos 37

ក្នុងធម៌ហិណ្ឌូធម៌ បញ្ចេញ បញ្ចេញ បញ្ចេញ បញ្ចេញ បញ្ចេញ

(1) Bhuta Yadnya inggih punika upacara upakara Biakala ring Pertiwi

ធម៌ហិណ្ឌូធម៌ បញ្ចេញ បញ្ចេញ បញ្ចេញ បញ្ចេញ បញ្ចេញ

Kahyangan lan Sarwa Prani saha upacara-upacara ring Bebutan.

ក្នុងធម៌ហិណ្ឌូធម៌ បញ្ចេញ បញ្ចេញ បញ្ចេញ បញ្ចេញ បញ្ចេញ

(2) Upacara Pabiakala ring Sarwa Prani luire :

ហិណ្ឌូធម៌ បញ្ចេញ បញ្ចេញ បញ្ចេញ បញ្ចេញ បញ្ចេញ

ha. Ring sarwa Tumuwuh rikala Tumpek Pangatag (Saniscara

ធម៌ហិណ្ឌូធម៌

Kliwon Wariga).

ធម៌ហិណ្ឌូធម៌ បញ្ចេញ បញ្ចេញ បញ្ចេញ បញ្ចេញ បញ្ចេញ

na. Ring Sarwa ingon-ingon rikala Tumpek Kandang (Saniscara

ធម៌ហិណ្ឌូធម៌

Kliwon Uye).

ធម៌ហិណ្ឌូធម៌ បញ្ចេញ បញ្ចេញ បញ្ចេញ បញ្ចេញ បញ្ចេញ

ca. Upacara Pakala-kalan Manusa manut wiguna kabaos mabiakala.

၅။ ယောပကျတေကိပိမိမိ၊ ကေဟျကန္တုကုဗာရိ

(3) Upacara pabiakala ring Pertiwi, Kahyangan lan Babutan

ကေဟျကန္တုကုဗာရိ

kawastanin Macaru.

၁။ ယောပကျတေကိပိမိမိမိ၊ ကေဟျကန္တုကုဗာရိ

(4) Pacaruan inucap ring ajeng Nista, Madya, Utama manut wiguna

ကေဟျကန္တုကုဗာရိ

kadi ring sor puniki :

ဟ။ ခေမဟေ။

ha. Eka sata

က။ ပက္ခမဟေ။

na. Panca sata

သ။ ပက္ခသဟေ။

ca. Panca sanak

ဂ။ ပုမိကဟေ။

ra. Resi gana.

ကေ။ ပက္ခန္တုကုဗာရိ။

ka. Panca kelud

ဃ။ ကေဟျကန္တုကုဗာရိ။

da. Balik Sumpah.

တ။ တေပွေကုဗာရိ။

ta. Tawur agung.

໗ ມາດນິສະດີທີ່ບາດກ້າວທີ່ສຳຄັນ ພາກ:

(5) Sajawaning kadi ring ajeng kawentenang Upacara:

ບາ ພາກກາງຂ້າງທັງສອງຝັ່ງກະທຳກຽມສູ້ໄດ້

ha. Majot-jotan utawi Yadnya Sesa nyabran wusan ngerateng.

ຄາ ພາກມາດນິສະດີທີ່ບາດກ້າວທີ່ສຳຄັນ

na. Masapuh-sapuh rikala pacang wali ring pura.

໘ ມາດນິສະດີທີ່ບາດກ້າວທີ່ສຳຄັນ ພາກ

(6) Sanangken Tilem Sasih Kenem Krama Desa ngawentenang Upacara

ພາກສູ້ບຸນສີບາງກາກສະຫຼາດຊຸມ

Pacaruan miwah Pracihna Roga Sanghara Bumi.

ບາດກ້າວທີ່ສຳຄັນ

Pawos 38

໙ ມາດນິສະດີທີ່ບາດກ້າວທີ່ສຳຄັນ ພາກ

(1) Nangken ngawarsa rikalaning Tilem Kasanga kalaksanayang Tawur

ສາມາດນິສະດີທີ່ບາດກ້າວທີ່ສຳຄັນ ພາກ

Kesanga Ketah kabaos ngerupuk utawi mabuhu-buhu makacihna

ພາກສູ້ບຸນສີບາງກາກສະຫຼາດຊຸມ

pacang mapag rahina Panyepian benjangne.

໑໐ ມາດນິສະດີທີ່ບາດກ້າວທີ່ສຳຄັນ ພາກ

(2) Brata Panyepian sanc kamargiang antuk krama desa

- ບາ|| ບາຍເອີເກີລີ : ອາງສັກຕິສຸບິນາບິ||
 ha. Amati Geni : tan kengin mapi-api
 ລາ|| ບາຍເອີລຳພຸ : ອາງສັກຕິສຸຍູລຳພຸ||
 na. Amati Karya : tan kengin nyambut karya
 ສາ|| ບາຍເອີຕຸນຕາລີ : ອາງສັກຕິສຸຕຸນຕາລີ||
 ca. Amati Lelungan : tan kengin maleluasan
 ກາ|| ບາຍເອີຕຸນຕາລີ : ອາງສັກຕິສຸກາລາລີ|| ບາຍເອີກາ
 ra. Amati Lelungan : tan kengin maoneng-onengan/ Magirang
 ຕິກຕາລີ|| ບາຍກາລາກາ||
 girangan. masuara Gora .

ຕາ|| ບາຍເອີສຸກສຸບິນາບິ|| ອາງສັກຕິສຸກສຸບິນາບິ||

- (3) Pabratan inucap kamargiang saking semeng (Endag Surya) ngantos
 ອາງສັກຕິສຸກສຸບິນາບິ|| ອາງສັກຕິສຸກສຸບິນາບິ||
 Endag Surya benjangne sane kacihnayang antuk suaran Kulkul maka
 ອາງສັກຕິສຸກສຸບິນາບິ||

cihna Pangembak.

໓|| ອາຍຍາງກຸສົນບິນາບິ|| ອາງສັກຕິສຸກສຸບິນາບິ||

- (4) Sang mamurug kecaping ajeng, keni pamidanda manut pararem sane
 ອາງສັກຕິສຸກສຸບິນາບິ|| ອາງສັກຕິສຸກສຸບິນາບິ||

Kalaksanayang antuk Pecalang Desa/ Sambangan.

໑|| ອາຍຍາງກຸສົນບິນາບິ|| ອາງສັກຕິສຸກສຸບິນາບິ||

- (5) Riwus rahina nyepi (Benjange) maka cihna Pangawit Icaka

(Dharma santhi).

Pawos 39

(2) Pamargin pawiwahan luaripun :

ka. Nguningayang ring Kelian Desa prade Pawiwahane antuk

babinsa ka.

Papadikan.

3. Babinsa ka. Nguningayang ring Kelian Desa prade Pawiwahane antuk

(4) Pamargin pawiwahan mangda nganutin Undang-undang Perkawinan

babinsa ka.

Saking sang ngawiwenang.

4. Babinsa ka. Nguningayang ring Kelian Desa prade Pawiwahane antuk

(5) Pengantene patut kapalasang saha kadanda yan prade gamia gamana.

babinsa ka.

Pawos 40

5. Babinsa ka. Nguningayang ring Kelian Desa prade Pawiwahane antuk

(1) Pawiwahan sane kapatutang ring desa sakadi ring sor :

babinsa ka. Nguningayang ring Kelian Desa prade Pawiwahane antuk

ha. Sampun kamargiang Upacara Pabiakala lan Widhi Widana

babinsa ka. Nguningayang ring Kelian Desa prade Pawiwahane antuk

Sakala lan niskala antuk Pandita/ utawi Pinandita.

6. Babinsa ka. Nguningayang ring Kelian Desa prade Pawiwahane antuk

na. Wenten pasaksi Prajuru Desa minekadi Kelian Desa lan Dinas

ကိုလိခိတမံပဝိပဟန္တကု ပမာတဝိဂိမာတပ။

ngilikitayang pawiwahan maka upasaksi ring Sakala.

ဤ ပာကျာကမာကတောကုတိဂိဟိမိကဉ္စတောကတေ။

(2) Parabian sane tan manut kadi ring ajeng sinanggech tan patut utawi

တောကု။

Tan sah.

ဤ ပာကျာပဉ္စိတမံပဝိပဟန္တကု ပမာတဝိဂိမာတပ။

(3) Prade Wenten Deha utawi Pesaren mawiwaha kadura desa, patut

မိမာကတေဉ္စိတပဉ္စိတမံပဝိပဟန္တကု ပမာတဝိဂိမာတပ။

Sang Sane ngambil (Purusa) kakeninin Bea Panglepas / Panepak

ကုမ္ပဉ္ဇိတမံပဝိပဟန္တကု ပမာတဝိဂိမာတပ။

Kulkul Akehnyane Manut Pararem.

ဤ ပာကျာပဉ္စိတမံပဝိပဟန္တကု ပမာတဝိဂိမာတပ။

(4) Prabea punika wenten Pah-pahannyane sane sampun kacumponin

တောကုတေဉ္စိတပဉ္စိတမံပဝိပဟန္တကု ပမာတဝိဂိမာတပ။

Manut Pararem.

ဤ ဂိမာပဉ္စိတမံပဝိပဟန္တကု ပမာတဝိဂိမာတပ။

(5) Risampun matemu jagi marabian patut :

ဟ။ ဤ တောကုတေဉ္စိတပဉ္စိတမံပဝိပဟန္တကု ပမာတဝိဂိမာတပ။

ha. Ngelaksanayang Upacara Biakala/ Prayascita.

က။ ဤ တောကုတေဉ္စိတပဉ္စိတမံပဝိပဟန္တကု ပမာတဝိဂိမာတပ။

na. Patut Ngayab Pakala-kalaan.

သၢ်မၤပၤတၢ်တၢ်ပၤမၤကၤ

ca. Malepeh ring Kulawarga Predana.

၁။ သၢ်မၤကၤတၢ်တၢ်ပၤမၤကၤတၢ်တၢ်ပၤမၤကၤတၢ်တၢ်ပၤမၤကၤ

(6) Sahananing paridabdab indik Parabian patut nganutin Sasuluh

သၢ်မၤကၤတၢ်တၢ်ပၤမၤကၤတၢ်တၢ်ပၤမၤကၤတၢ်တၢ်ပၤမၤကၤ

Sane Becik manut Sastra Agama Druwene miwah Pararem.

ဟုမၤသၢ်မၤ

Pawos 41

ဟုမၤသၢ်မၤဟုမၤသၢ်မၤ

Tata cara parabian :

၁။ သၢ်မၤကၤတၢ်တၢ်ပၤမၤကၤတၢ်တၢ်ပၤမၤကၤတၢ်တၢ်ပၤမၤကၤ

(1) Sapa sira ugi pacang ngwarangang pakulawargan patut masadok

ဟုမၤသၢ်မၤဟုမၤသၢ်မၤဟုမၤသၢ်မၤ

Ring Prajuru salanturnya prajuru maritatas, manut tan manut

သၢ်မၤကၤတၢ်တၢ်ပၤမၤကၤတၢ်တၢ်ပၤမၤကၤ

kakecap parabiane.

၂။ သၢ်မၤကၤတၢ်တၢ်ပၤမၤကၤတၢ်တၢ်ပၤမၤကၤတၢ်တၢ်ပၤမၤကၤ

(2) Pamargin papadikan manut dudonan :

၃။ သၢ်မၤကၤတၢ်တၢ်ပၤမၤကၤတၢ်တၢ်ပၤမၤကၤတၢ်တၢ်ပၤမၤကၤ

ha. Pakrunan jantos ping tiga, saha soang-soang malarapan :

॥॥ ॐ नमो भगवते वासुदेवाय ॥॥

1. Kapertama antuk Pasadok.

១១ ឧបិសេនិកមហាវិទ្យាបុត្រមហា

2. Kaping Kalih Mamadik larapan amatra.

॥ ॐ ལྷ་མོ་ལྷ་མོ་ ལྷ་མོ་ལྷ་མོ་ ॥

- ### 3. Kaping Tiga Upacara Pebebasan.

គាត់ក៏សម្របសម្រួលទៅតាមស្ថានភាពនៃការងារក្នុងស្ថានភាពនៃការងារ

- na. Risampun mapragat raris sang istri kanyak budal ring pakubon

សំបុត្រសហគមន៍ក្រៅប្រទេសបណ្ណាល័យ

sang lanang, saha kalanturang untuk upacara pabyakala

បរិបទភាគី ១

Pawiwahan.

ឧបាយកលបង្កើនស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

- ca. Mangda puput tumus Sekala Niskala, raris kulawarga purusa

មន្ត្រីបរទេសកម្មកម្ពុជា

makta pejati ring merajan wadone.

[illegible]

- (3) Prade Ngerorod/ngrangkat patut :

ហេតុអ្វីបានជាបង្កើតឡើងវិញនូវសកម្មភាពដូចគ្នា?

- ha. Reraman lanange ngawentenang pamalaku antuk duta saksi,

ສາສິນກາກສາບິຊິນິກ

sakirangnya Kalih diri.

៥៧ បរិសេសសក្ការកន្សិប្បទ្បាហានសហព័ណ៌និហេយ

2. Pamekas panyaksi Prajuru Desa saha ngilikitayang .

6) 7) 8) 9) 10) 11) 12) 13) 14) 15)

- (6) Yening wenten saking Dura Desa ngelaksanayang Alaki Rabi utawi

ក៏ក្រាវក្រាងរកកម្មសម្រាប់ប្រើប្រាស់ប្រាសាទបុរាណ

Ngerorod, raris masayuban ring ! Krama Desa druwene

ສາມາດເອົາໂຮງຮຽນມາປະຕິບັດໄດ້ຫຼາຍກວ່າໜຶ່ງຄັ້ງ

Kapatutang Krama Desa inucap masadok ring Prajuru Desa,

សាលាភូមិបុព្វបុរសនិព្វាននរោត្តមស្វាយរៀង

Selanturnya I Prajuru makelingang panglaksana inucap. Yening

[illegible]

Mamurug Krama inucap kakeninin Pamidanda Manut Pararem

ក្រុមហ៊ុនបង់កំណត់

- (7) Yening wenten silih sinunggil Krama mamlegandang anak istri,

ហេតុនេះ ហាងដំឡើងហាងដំឡើងប្រើប្រាស់ប្រព័ន្ធបណ្តាញ

Patut kepalasang, saha Sang mamlegandang inucap patut kadanda

សាស្ត្រាហារបូជី ॥

Manut pararem.

បុរេបតិកបន្តិក្ខន្ធក្នុងព្រះរាជវាំងប្រាសាទបាវ៉ាប៊ីន

- (8) Yening wenten sang lumaksana Mamitra Ngalang ring sajroning

រាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២២

Desa Pakraman makakalih kapatutang mangda Merabian

ယနမမုရုဂဘေဝိနာကမ္မာယနမမုရုဂဘေဝိနာ

Yan mamurug wenang kadanda Manut Pararem.

ယနမမုရုဂဘေဝိနာကမ္မာယနမမုရုဂဘေဝိနာ

(9) Yening wenten anak istri ring Desa Pakraman Druwene

မိလကမ္မာယနမမုရုဂဘေဝိနာကမ္မာယနမမုရုဂဘေဝိနာ

Melaksana Brunaha/ Ngarantuhang Bobotan/Mespes

ဘေဝိနာကမ္မာယနမမုရုဂဘေဝိနာကမ္မာယနမမုရုဂဘေဝိနာ

Belangan /Ngicalang Bobotan patut keni Pamidanda Manut

မမုရုဂဘေဝိနာ

Pararem.

မမုရုဂဘေဝိနာ

Palet 2

မိလကမ္မာယနမမုရုဂဘေဝိနာ

Indik Nyapian

မမုရုဂဘေဝိနာ

Pawos 42

မမုရုဂဘေဝိနာကမ္မာယနမမုရုဂဘေဝိနာ

(1) Pawiwahan prasida kawusanang malarapon palas marabian

မမုရုဂဘေဝိနာကမ္မာယနမမုရုဂဘေဝိနာ

utawi silih sinunggil seda.

២៥៥ ឬសត្វប្រមាញ់ត្រូវបានបំបែកជាប្រភេទជាច្រើនប្រភេទ

- (2) Wusan mapikuren riantukan silih sinunggil lina mapiteges Balu,
ឈាមក្នុងក្បាលរបស់សត្វប្រមាញ់

makadi Balu Lanang lan Istri.

២៥៦ ប្រាសាទប្រាសាទប្រាសាទប្រាសាទប្រាសាទប្រាសាទ

- (3) Palas marabian inggih punika sangkuning mawiwit wicara.

២៥៧ សំឡេងរបស់ប្រាសាទប្រាសាទប្រាសាទប្រាសាទប្រាសាទ

- (4) Sang ayat palas marabian patut atur supeksa pailikitan riin

ក្នុងការងាររបស់ប្រាសាទប្រាសាទប្រាសាទប្រាសាទប្រាសាទ

ring sang rumaos, (Pengadilan Negeri) wastu tinas apadang pamutuse

ការងាររបស់ប្រាសាទប្រាសាទប្រាសាទប្រាសាទប្រាសាទប្រាសាទ

kabaos nyapian, wawu Prajuru desa nyiarung kawentenannya ring desa

សំឡេងរបស់ប្រាសាទប្រាសាទប្រាសាទប្រាសាទប្រាសាទ

saha keni prabeya manut parurem.

២៥៨ ប្រាសាទប្រាសាទប្រាសាទប្រាសាទប្រាសាទប្រាសាទ

- (5) Yening palase marabi pada lila, soang-soang patut naur prabea

ប្រាសាទប្រាសាទប្រាសាទប្រាសាទប្រាសាទប្រាសាទ

Pasaksi Manut Pararem.

២៥៩ ប្រាសាទប្រាសាទប្រាសាទប្រាសាទប្រាសាទប្រាសាទ

- (6) Yening tan pada lila sang nedunin palas sane patut naur prabea

ប្រាសាទប្រាសាទប្រាសាទប្រាសាទប្រាសាទប្រាសាទ

Pesaksi Pengargan iptu manut Pararem.

၈။ ဟိန္ဒူစာပေပညာတို့ပုဂ္ဂိုလ်တို့၏အားကိုးရာတို့ကိုပေး၏။

- (7) Indik palas merabi punika kapikukuh antuk Ilikita/

စာပေပညာတို့၏အားကိုးရာတို့ကိုပေး၏။

Kaputusan Pengadilan Olih Sang sinanggeh utawi sang makadi patut.

ဟာဝေါ့

Pawos 43

၈။ အစာအာဟာရပညာတို့၏အားကိုးရာတို့ကိုပေး၏။

- (1) Tata cara palas marabian sakadi ring sor :

၈။ အစာအာဟာရပညာတို့၏အားကိုးရာတို့ကိုပေး၏။

ha. Nawur prabeya pasaksi sinalih tunggil sami matenga;

၈။ အစာအာဟာရပညာတို့၏အားကိုးရာတို့ကိုပေး၏။

na. Pagunakayan polih pahan pada.

၈။ အစာအာဟာရပညာတို့၏အားကိုးရာတို့ကိုပေး၏။

ca. Pabekel, tatadan soang-soang kakuasa niri-niri miwah

၈။ အစာအာဟာရပညာတို့၏အားကိုးရာတို့ကိုပေး၏။

warisan kakuasa antuk purusa.

၈။ အစာအာဟာရပညာတို့၏အားကိုးရာတို့ကိုပေး၏။

ra. Ngawuruhin miwah ngupajiwan pratisentana manut swadharma

၈။ အစာအာဟာရပညာတို့၏အားကိုးရာတို့ကိုပေး၏။

Guru Rupaka.

កាវេនងងាមិយាមាហិរ

ra. Kuwenangang mawiwaha malih.

កាវេនងងាមិយាមាហិរ

(3) Balu kaucap tan pageh sakadi ring sor :

ហាវេនងងាមិយាមាហិរ

ha. Drati krama utawi paradara.

គាវេនងងាមិយាមាហិរ

na. Matilar saking pakubon tan pasadok jantos 6 (nem) sasih;

សាវេនងងាមិយាមាហិរ

ca. Lempas ring swadarma sios-siosan tan prasida ngesehin

សាវេនងងាមិយាមាហិរ

solah maprawerti arep ring pituduh kulawarga purusa, Prade

មាវេនងងាមិយាមាហិរ

mamurug patut kaicen pamatut.

ហាវេនងងាមិយាមាហិរ

Palet 3

ហិឌីស្តាន់តា

Indik Sentana

ហាវេនងងាមិយាមាហិរ

Pawos 45

၁၁။ မိတ္တကောပုတ္တိန္ဒြိယံ ဟောသမ္ပာကောဟံ သပ္ပာမိမိတ္တကောပုတ္တိ

- (1) Sentana wenten kalih pawos sane kaucap pratisentana miwah
မိတ္တကောပုတ္တိန္ဒြိယံ။

sentana paperasan.

၁၂။ ပုတ္တိမိတ္တကောပုတ္တိန္ဒြိယံ မိတ္တကောပုတ္တိမိတ္တကောပုတ္တိမိတ္တကောပုတ္တိ

- (2) Prati sentana inggih punika sentana sane metu saking pawiwahan
ကောပုတ္တိမိတ္တကောပုတ္တိမိတ္တကောပုတ္တိမိတ္တကောပုတ္တိမိတ္တကောပုတ္တိ။

kapatut.

၁၃။ ပုတ္တိမိတ္တကောပုတ္တိမိတ္တကောပုတ္တိမိတ္တကောပုတ္တိမိတ္တကောပုတ္တိ

- (3) Prade pawiwahan tan ngwetuang sentana kengin ngidih sentana
မိတ္တကောပုတ္တိမိတ္တကောပုတ္တိမိတ္တကောပုတ္တိမိတ္တကောပုတ္တိမိတ္တကောပုတ္တိ။

antuk upasaksi sakala niskala sane kawastanin sentana paperasan.

၁၄။ ပုတ္တိမိတ္တကောပုတ္တိမိတ္တကောပုတ္တိမိတ္တကောပုတ္တိမိတ္တကောပုတ္တိ

- (4) Prade pawiwahan tan kapatut ngwetuang sentana, mangda tan
မိတ္တကောပုတ္တိမိတ္တကောပုတ္တိမိတ္တကောပုတ္တိမိတ္တကောပုတ္တိမိတ္တကောပုတ္တိ။
kantun kawastanin babinjat utawi astra patut kamanggala antuk
ပုတ္တိမိတ္တကောပုတ္တိမိတ္တကောပုတ္တိမိတ္တကောပုတ္တိမိတ္တကောပုတ္တိ။

panyanggaskara.

၁၅။ မိတ္တကောပုတ္တိမိတ္တကောပုတ္တိမိတ္တကောပုတ္တိမိတ္တကောပုတ္တိမိတ္တကောပုတ္တိ

- (5) Sentana rajeg inggih punika, prati sentana wadon (pradana)
မိတ္တကောပုတ္တိမိတ္တကောပုတ္တိမိတ္တကောပုတ္တိမိတ္တကောပုတ္တိမိတ္တကောပုတ္တိ။
sane kamanggehang lanang (Purusa) tur sampun ngalaksanayang

ပဝိပဟန္တိကုဂါရိ။

pawiwahan, nyeburin.

၄။ သာသနာပံသမိန္ဒာကဂါရိကုပုဂ္ဂိုလ်တို့

(6) Sang sane kaarsayang sentana rujuk inggih punika:

ဟ။ ပုဂ္ဂိုလ်တို့သောသောသောပုဂ္ဂိုလ်တို့

ha. Prati sentana wadon tunggal utawi silih sinunggil pratisentana

သောသောသောသောပုဂ္ဂိုလ်တို့

wadon yaning makasami pratisentana wadon.

က။ သောသောသောသောသောသောသောသော

na. Sampun kamanggehang dados pratisentana (purusa);

သ။ သောသောသောသောသောသောသောသော

ca. Kapawiwahan kaceburin, kautsahayang antuk jadmā

သောသောသောသောသောသောသောသော

sane maagama ngelaksanayang pumarisuda raga

ဟူသောသောသောသော

utawi Sudhi Wadani.

က။ သောသောသောသောသောသောသောသော

ra. Sane manggehang sentana rujuk patut mapasadok ring

ပုဂ္ဂိုလ်တို့သောသောသောသောသောသောသောသော

I Prajuru Desa tur Kelian Desa patut nyiarang utawi

သောသောသောသောသောသောသောသော

Ngenterang Ring Paruman Desa.

໗໗ ກຳລັງເງິນສູງຄຸນຄ່າສູງ ກຳລັງຄຸນຄ່າສູງ ຄຸນຄ່າສູງ

- (1) Ngangkat sentana manut dudonan patut makacihna arta

໗໗ ບຳນານສູງຄຸນຄ່າສູງ ຄຸນຄ່າສູງ

brana pamerasan sane kasaksiang sakala niskula.

໗໗ ສາບາສູງຄຸນຄ່າສູງ ຄຸນຄ່າສູງ ຄຸນຄ່າສູງ

- (2) Sapa sira ugi krama pacang ngidih sentana patut masadok

໗໗ ສາບາສູງຄຸນຄ່າສູງ ຄຸນຄ່າສູງ ຄຸນຄ່າສູງ

ring Kelian Desa sanistane Asasih sadurung pamerasan.

໗໗ ສາບາສູງຄຸນຄ່າສູງ ຄຸນຄ່າສູງ ຄຸນຄ່າສູງ

- (3) Kelian Desa nguningayang/ nyiarang ring sawidangan desa,

໗໗ ສາບາສູງຄຸນຄ່າສູງ ຄຸນຄ່າສູງ ຄຸນຄ່າສູງ

sang sapa sira ugi rumasa tan lila mangda masengker Kalih Wuku

໗໗ ສາບາສູງຄຸນຄ່າສູງ ຄຸນຄ່າສູງ ຄຸນຄ່າສູງ

sadurung pamerasan masadok ring Kelian Desa.

໗໗ ສາບາສູງຄຸນຄ່າສູງ ຄຸນຄ່າສູງ ຄຸນຄ່າສູງ

- (4) Prajuru Desa digelis maosin saha ngicenin pamutus

໗໗ ສາບາສູງຄຸນຄ່າສູງ ຄຸນຄ່າສູງ ຄຸນຄ່າສູງ

nepek ring Catur Dresta miwah Pararem.

໗໗ ສາບາສູງຄຸນຄ່າສູງ ຄຸນຄ່າສູງ ຄຸນຄ່າສູງ

- (5) Prade sultur pamerasan tan manut kecaping ajeng, Prajuru Desa

ບິລິຕາຊິກຸນີບລິຍາລະພາສາເກົາສາລິລາຍຸງຊີ

wenang ngandeg sang pacang makarya, saha ngicenin pamutus

ຍຸຕະສຸບຸນຮີກິນິຊຸກາບາສາຊຸນຸ່ງເບີບິສາກຊຸ

mangda kapuputang riin bebaosan sulur utawi wicaraan.

ບາບາລີ 47

Pawos 47

ກຸບຸນິກສາຊາກສາບາງເກົາສາລິລາຍຸງຊີ

(1) Pamerasan sane kapatut ring Desa risampun makacihna :

ບາບິລິຍາລະພາສາ

ha. Widhi widana pamerasan

ກຸບຸນິກສາລິລາຍຸງຊີກຸນີບລິຍາລະພາສາ

na. Kasaksinin antuk Prajuru Desa sane makelingang

ບາບິລິຍາລະພາສາ

Utawi ngilikitayang.

ສາບາບິລິຍາລະພາສາ

ca. Kasiarang ring wewidangan desane.

ກຸບຸນິກສາລິລາຍຸງຊີກຸນີບລິຍາລະພາສາ

ra. Nunas Ilikita ring Sang Rumawos (Pengadilan Negeri)

ກຸບຸນິກສາລິລາຍຸງຊີກຸນີບລິຍາລະພາສາ

(2) Sane kapatut peras anggen sentana kadi ring sor :

ហ្ន៎គុយកាហ្ន៎

ha. Jadma magama Hindu

គ្ន៎គុយកាហ្ន៎

na. Kulawarga saking purusa, prade tan wenten kengin saking

ហ្ន៎គុយកាហ្ន៎

wadon, yening taler tan wenten wawu sakama- kama .

ក្ន៎គុយកាហ្ន៎

ra. Kautamayang saking waris Panzer Purusa.

គ្ន៎គុយកាហ្ន៎

ka. Sinalih tunggal mawiwit saking kulawarga tunggal sinanggeh

ហ្ន៎គុយកាហ្ន៎

utawi mrajan, paibon lan dedia utawi ngambil anak

ហ្ន៎គុយកាហ្ន៎

Sios Sakewanten sane magama Hindu.

ក្ន៎គុយកាហ្ន៎

(3) Kengin ngangkat sentana langkung ring adiri, Lanang wiadin Wadon.

ហ្ន៎គុយកាហ្ន៎

Palet 4

ហ្ន៎គុយកាហ្ន៎

Indik Warisan

ហ្ន៎គុយកាហ្ន៎

မာယာမိသုဒ္ဓါ

Pawis 49

ဗျူဟာမိသုဒ္ဓါ

(1) Ahli waris luiire :

မာယာမိသုဒ္ဓါ

ha. Prati Sentana Purusa

မာယာမိသုဒ္ဓါမာယာမိသုဒ္ဓါ

na. Prati Sentana Pradana (sentana rajeg)

မာယာမိသုဒ္ဓါမာယာမိသုဒ္ဓါ

ca. Sentana paperasan lanang/wadon.

ဗျူဟာမိသုဒ္ဓါမာယာမိသုဒ္ဓါ

(2) Prade tan wenten sakadi ring ajeng kang sinanggeh ahli waris :

မာယာမိသုဒ္ဓါမာယာမိသုဒ္ဓါ

ha. Turunan Purusa pernah ngunggahang makadi : rerama lanang,

မာယာမိသုဒ္ဓါမာယာမိသုဒ္ဓါ

pekak salanturnia Rerama misan mindon.

မာယာမိသုဒ္ဓါမာယာမိသုဒ္ဓါ

na. Turunan Purusa pernah kasamping makadi kaponakan

မာယာမိသုဒ္ဓါမာယာမိသုဒ္ဓါ

dimisan miwah mindon.

ဗျူဟာမိသုဒ္ဓါမာယာမိသုဒ္ဓါ

(3) Swadarmaning ahli waris patut :

ဟူ၍ ခံစားမိသောအခါ အသံအသွယ်ကား အသံအသွယ်ကား

ha. Nerima saha ngutsahayang tetamian pahan kaluhurania,

မိမိအသံအသွယ်ကား အသံအသွယ်ကား

makadi ngempon Sanggah, Mrajan. Pura saha pangupakarani

မိမိအသံအသွယ်ကား အသံအသွယ်ကား

miwah ayah-ayahan pawaris.

ကား အသံအသွယ်ကား အသံအသွယ်ကား

na. Ngabenang pewaris saha nglanturang Upakara upacara Pitra.

မိမိအသံအသွယ်ကား အသံအသွယ်ကား

ca. Naurin hutang-hutang pawaris manut panglokika.

ကား အသံအသွယ်ကား အသံအသွယ်ကား

ra. Yening Camput/ Tan wenten sentana sami Warisan

ဗျာဓိအသံအသွယ်ကား

Ngeranjing Kedesa.

ကား အသံအသွယ်ကား အသံအသွယ်ကား

ka. Desa ngelaksanayang Upacara Pengabenan jantos puput

ကား အသံအသွယ်ကား အသံအသွယ်ကား

Saupacaran ipun, tur Mrelina Sanggah utawi Merajan.

- (1) Prade sajroning pakulawargan wenten ahli waris langkungan ring
 វិសេសវិសេសៗ =

ring adiri patut :

ហេតុអ្វីបានជាបរិក្ខារប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ?

ha. Kawentenang paigum indik pedum waris inucap.

គេឃើញត្រូវបំផ្លាញការងារដែលបានធ្វើក្នុងរយៈពេល។

na. Yan tan prasida katunasang tatimbangan ring Kerta Desa

៣៥ បុរាណវិទ្យាបទដ្ឋានប្រតិបត្តិការស្រាវជ្រាវ

ca. Prade taler wenten cumpu ring panepas Kerta Desa, kengin

ສະຫງວນສິດທິສັກສະດາສິນໃຫ້ແກ່ນັກຂ່າວ

katunasang ring Sang Rumanos (Pengadilan Negeri).

ຫຼັກການທຳມະຊາດສຳລັບການສຶກສາພື້ນທີ່

- (2) Prade karang inucap kaputungan, patut Prajuru Desa nibakang ring:

ဟေ့သံသရာဦးဟေ့ဟေ့ဟေ့

ha. Sang sinanggeh ahli waris.

គេ ឃើញ ក្នុង ភ្នំ គេ ឃើញ

na. Sang kengin anggen sentana.

na. Sang kengin unggen sentana.

- (3) Prade jantos karang desa kepah utawi kasepih, patut soang-soang

ບາງໆພູນບິໆນຸ່ງບາງເຈດີມີສາບນິຕາຄູ່ສູງບາງບາງ
 patut ngulkul mapitulung utawi sang kamalingan atur supeksa ring
 ປຸງງາບາງບາງບາງບາງບາງບາງບາງບາງບາງບາງບາງບາງ
 Prajuru desa sane pacang nandain saha mawuwuh panyangaskara
 ປຸງງາບາງບາງບາງບາງບາງບາງບາງບາງບາງບາງບາງ
 prade wenten jatma ngamaling barang sinanggeh suci.

ຫຼັງບາງບາງບາງບາງບາງບາງບາງບາງບາງບາງບາງບາງ

- (2) Pratingkah mapailon ring Dusta kabawos saruron, prade
 ບາງບາງບາງບາງບາງບາງບາງບາງບາງບາງບາງບາງ
 wenten jatma manggihin maling tan nyadokang ring Prajuru jantos
 ບາງບາງບາງບາງບາງບາງບາງບາງບາງບາງບາງບາງ
 jantos jatma sios nyaduang, patut kadanda kadi dandaning maling
 ບາງບາງບາງບາງບາງບາງບາງບາງບາງບາງບາງບາງ
 sakuch pangargan wit inucap, tur prade jantos ping tiga malaksana
 ບາງບາງບາງບາງບາງບາງບາງບາງບາງບາງບາງບາງ
 asapunika wenang kasukserah ring Sang ngawawenang.

ຫຼັງບາງບາງບາງບາງບາງບາງບາງບາງບາງບາງບາງບາງ

- (3) Yening Dusta punika jantos pinh Kalih ngelaksanayang paridabdab
 ບາງບາງບາງບາງບາງບາງບາງບາງບາງບາງບາງບາງ
 Utawi maprawerti sekadi inucap ring ajeng wenang kanorayang
 ບາງບາງບາງບາງບາງບາງບາງບາງບາງບາງບາງບາງ
 Yan prade Krama Desa, yan pet prade judma sios wenang

ສາສຸສະຣາກຸກິມິຕາບບິລິ

Kasukserah ring Sang Ngawawenang.

໓ ປຸກທາບຣຸ້ນຊຽງບຸກທາບຣຸ້ນທາກາລີ

(4) Prade wenten jatma ngrereh reramon daun kelapa, ron,

ທາກາລີມິສຸກບລິປຸກທາສາສຸສຸສິລິທາ

tan pasadok ring sang nruwenang, prade kacunduk (ketara)

ບາງຊຽງສະຣິສະຣິຍາລິ

patut kadanda kadi dandaning maling.

໔ ພາລິກບຣຸ້ນຊຽງກຸກິສາສາກາລີປຸກທາກາລີ

(5) Yening wenten jatma ngranjing pakubon wiadin pakarangan

ກິສາກສາສຸສຸສິລິມິສຸກບລິປຸກທາກາລີ

Rikala suwung mawastu sang madruwe karang kaicalan, wenang

ຈຽງບຸກທາກາລີມິສຸກບລິປຸກທາກາລີ

jatma inucap katuwekang antuk madewa saksi ring Pura Desa.

໕ ຍາກທາກາລີມິສຸກບລິປຸກທາກາລີມິສຸກບລິປຸກທາກາລີ

(6) Mangda tan katuwekang manut ring ajeng, asing-asing ngaranjingin

ກາກາກາລີມິສຸກບລິປຸກທາກາລີ

kubon jatma sios patut :

ບາ ຍາກທາກາລີມິສຸກບລິປຸກທາກາລີ

ha. Matengeran suara (makaukan)

໖ ກາກາກາລີມິສຸກບລິປຸກທາກາລີມິສຸກບລິປຸກທາກາລີ

na. Nyantos sang nruwenang karang rawuh utawi masadok

ហ្នឹង

Asri.

ក្បួនស្រីសិរីសោភ័ណ្ឌប្រកាសក្នុងសិរីសោភ័ណ្ឌ

- (2) Wates sisi kaler miwah kengin patut kakaryanin antuk

សំពៅប្រកាសក្នុងសិរីសោភ័ណ្ឌប្រកាសក្នុងសិរីសោភ័ណ្ឌ

sang ngamong karang ayahan inucap sane mawasta gegaleng kaluan,

សំពៅប្រកាសក្នុងសិរីសោភ័ណ្ឌប្រកាសក្នុងសិរីសោភ័ណ្ឌ

sajawaning tanah pecatu, tegal, carik utawitanah padruwean ngraga

សំពៅប្រកាសក្នុងសិរីសោភ័ណ្ឌប្រកាសក្នុងសិរីសោភ័ណ្ឌ

sane kapiara watese sisi kelod miwah kauh, reh punika

សំពៅប្រកាសក្នុងសិរីសោភ័ណ្ឌប្រកាសក្នុងសិរីសោភ័ណ្ឌ

mawasta gegaleng kateben

ក្បួនប្រកាសក្នុងសិរីសោភ័ណ្ឌប្រកាសក្នុងសិរីសោភ័ណ្ឌ

- (3) Prade karasayang pagehan / turus inucap ngalikadin, yan pada

សំពៅប្រកាសក្នុងសិរីសោភ័ណ្ឌប្រកាសក្នុងសិរីសោភ័ណ្ឌ

arsa payandinge kengin watese ngange pinget Pal kewanten

សំពៅប្រកាសក្នុងសិរីសោភ័ណ្ឌប្រកាសក្នុងសិរីសោភ័ណ្ឌ

Kasaksinin antuk prajuru.

៣ ក្បួនប្រកាសក្នុងសិរីសោភ័ណ្ឌប្រកាសក្នុងសិរីសោភ័ណ្ឌ

- (4) Kautsahayang Mangda tan wenten Karang kabeeng.

៣ ក្បួនប្រកាសក្នុងសិរីសោភ័ណ្ឌប្រកាសក្នុងសិរីសោភ័ណ្ឌ

- (5) Yeh Limbah lan Yeh Cacapan nenten dados ngalintangin Pekarangan

បាត់ដំបង

Palet 3

បាត់ដំបង

Papayonan

បាត់ដំបង

Pawos 56

ក្រុមប្រឹក្សាបាត់ដំបង ឲ្យប្រតិភូបាត់ដំបង ចូលរួមក្នុងការងារ

(1) Ngawit nandur papayonan tanem tuwuh, patut adepa agung ngajeroang

សាងសង់ប្រាសាទបាត់ដំបង ឲ្យប្រតិភូបាត់ដំបង

saking wates,prade jantos ngaliwat wates wenang kasepat

ក្រុមប្រឹក្សា

gantungin.

ក្រុមប្រឹក្សាបាត់ដំបង ឲ្យប្រតិភូបាត់ដំបង ចូលរួមក្នុងការងារ

(2) Prade wenten papayonan ngungkulin. samaliha mawastu

យោងតាមប្រាសាទបាត់ដំបង ឲ្យប្រតិភូបាត់ដំបង

mayanin kapisaga, patut kawara antuk paiguman ping ajeng prasida

ឲ្យប្រតិភូបាត់ដំបង ចូលរួមក្នុងការងារ

sang nruwenng wit ngrabah utawi notor

ក្រុមប្រឹក្សាបាត់ដំបង ឲ្យប្រតិភូបាត់ដំបង ចូលរួមក្នុងការងារ

(3) Prade sampun kawara taler tan wenten usaha sang nruwenang wit

ឲ្យប្រតិភូបាត់ដំបង ចូលរួមក្នុងការងារ

sang rumasa katetehan, kajerihan wenang masadok ring prajuru,

ສາຍທຸກຢູ່ກິລິບິສາກາ

ca. Tan nyayubin kapisaga.

ໆ ປຸກທາບິນຕຸກຊາສາຍທຸກຢູ່ກິລິບິສາກາ

- (2) Prade wawangunan jantos nyayubin, bilih bilih, temboke ring

ເຈັບເຈັບສິນຍາຍຸບິນທ່າສາຍທາລິກິປຸກຸກ

telenging wates risampun kawara tur kasadokang ring prajuru,

ບິລິສາຍທຸກຢູ່ກິລິບິສາກາ

wenang kadunda manut pararem, saha Tembok inucap kengin

ສາຍທາລິກິປຸກຸກທ່າສາຍທາລິກິປຸກຸກ

kagubar Sanistane mangda kakaryanang Abangan.

ໆ ມີນິງມີນິງຕຸກຊາສາຍທາລິກິປຸກຸກ

- (3) Silih sinunggil krama sanc ngawangun tan dados Ngeed doh

ເຈັບເຈັບສິນຍາຍຸບິນຕຸກຊາສາຍທາລິກິປຸກຸກ

Beten Saking karang/wewangunan krama seosan jantos ngawinang

ບິນຕຸກຊາສາຍທາລິກິປຸກຸກ

Wewangunan anake seosan punika ninggil sanc ngawinang

ສາຍທາລິກິປຸກຸກ

Bhaya Pacang rubuh.

ໆ ປຸກທາບິນຕຸກຊາສາຍທາລິກິປຸກຸກ

- (4) Prade wenten asapunika wenang kakeninin Pamidanda, Paling kidik

ຍາຍຸບິນຕຸກຊາສາຍທາລິກິປຸກຸກ

Mangda sanggup nyender sadalem/ mategch cepungan punika.

၅။ တၢ်ကၢၤကွၢ်တၢ်မၤကၢၤကွၢ်တၢ်မၤကၢၤကွၢ်တၢ်မၤကၢၤကွၢ်တၢ်မၤကၢၤကွၢ်

(5) Tan kalugra masang racun utawi Tuba, sajawaning sampun

ဗၢၤကၢၤကွၢ်တၢ်မၤကၢၤကွၢ်တၢ်မၤကၢၤကွၢ်တၢ်မၤကၢၤကွၢ်တၢ်မၤကၢၤကွၢ်

Makeling jantos ping Tiga ring Pisaga utawi Banjaran indike

ယံၤဗၢၤကၢၤကွၢ်တၢ်မၤကၢၤကွၢ်တၢ်မၤကၢၤကွၢ်တၢ်မၤကၢၤကွၢ်တၢ်မၤကၢၤကွၢ်

Pacang masang Tuba punika, manut Pararem, saha Temboke

ဟံၤကၢၤကွၢ်တၢ်မၤကၢၤကွၢ်တၢ်မၤကၢၤကွၢ်တၢ်မၤကၢၤကွၢ်တၢ်မၤကၢၤကွၢ်

Inucap kagubar utawi sanistane mangda kakaryanang Abangan.

၆။ တၢ်ကၢၤကွၢ်တၢ်မၤကၢၤကွၢ်တၢ်မၤကၢၤကွၢ်တၢ်မၤကၢၤကွၢ်တၢ်မၤကၢၤကွၢ်

(6) Krama Desa, Krama Tamiu lan Tamiu patut masadok ring Prajuru

ၵၢၤကၢၤကွၢ်တၢ်မၤကၢၤကွၢ်တၢ်မၤကၢၤကွၢ်တၢ်မၤကၢၤကွၢ်တၢ်မၤကၢၤကွၢ်

Desa ritatkala Ngawangun, Ngotrakung umah, ngawentenang

ဟံၤကၢၤကွၢ်တၢ်မၤကၢၤကွၢ်တၢ်မၤကၢၤကွၢ်တၢ်မၤကၢၤကွၢ်တၢ်မၤကၢၤကွၢ်

Parindikan Numbas lan Ngadol Tanah Palemahan Desa Pakraman.

သဗ္ဗေသ္မာဓိက
SAPTAMAS SARGAH
ဝိသကကလပိသဗ္ဗ
WICARA LAN PAMIDANDA

ပုဒ် ၁၇၁
Palet 1
ပိန္နိန္ဒိယ
Indik Wicara
ပုဒ် ၁၇၁
Pawos 59

၃၅၀၈ သဗ္ဗေသ္မာဓိကသဗ္ဗေသ္မာဓိကသဗ္ဗေသ္မာဓိကသဗ္ဗေသ္မာဓိက

(1) Sane wenang mawosin makadi mutusang wicara ring desa

ပုဒ် ၁၇၁ ပုဒ် ၁၇၁ ပုဒ် ၁၇၁ ပုဒ် ၁၇၁ ပုဒ် ၁၇၁ ပုဒ် ၁၇၁

pakraman inggih punika Prajuru Desa lan Kerta Desa ring Paruman

၃၅၀၈ သဗ္ဗေသ္မာဓိကသဗ္ဗေသ္မာဓိကသဗ္ဗေသ္မာဓိကသဗ္ဗေသ္မာဓိက

Desa sane ngawetuang Pararem Desa maka Pamutus.

၃၅၀၈ သဗ္ဗေသ္မာဓိကသဗ္ဗေသ္မာဓိကသဗ္ဗေသ္မာဓိကသဗ္ဗေသ္မာဓိက

ha. Kelian Sibakan prade Sang mawicara sami -sami

၃၅၀၈ သဗ္ဗေသ္မာဓိကသဗ္ဗေသ္မာဓိကသဗ္ဗေသ္မာဓိကသဗ္ဗေသ္မာဓိက

ring patunggalan Sibakan.

၃၅၀၈ သဗ္ဗေသ္မာဓိကသဗ္ဗေသ္မာဓိကသဗ္ဗေသ္မာဓိကသဗ္ဗေသ္မာဓိက

na. Kelian Desa prade Sang mawicara patunggalan Desa Pakraman.

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍

- ហេ្លចង្កូរក្រីងកិនមិគ្គុមិកា ॥

គេឥតឱ្យដឹងពីការស្រាវជ្រាវនេះទេ

នាយកដ្ឋានគតិយុត្តិការសាធារណៈក្រសួងយុត្តិធម៌

ca. Sahananing Parisolah sine mawwit kacorahan utawi

សព្វគុណគោតមោក្ខត្រៃវិបុល ॥

sane tan Patut manut Dresta.

ហេតុអ្វី? ១៤០

Pawcs 60

ក៏វា សហគតិវិសាមិក្ខត្រាសាវហត្ថ្យាតោម្យាហនិគត្តិ្យ

- (1) Sahananing wicara mawiwit kacurahan sakaluire sinanggeh

គ្រួសារនិងក្រុមប្រឹក្សាភិបាលស្ថាប័នបណ្តុះបណ្តាលបុគ្គលិកសាងសង់

nungkasin daging Awig-Awig, Pasuara, miwah Pararem Desa/Sibakan

ປະຖຸກຸທະບຣູຢີໂນລຸກບາລີລຸກສາມມາທາລີ ॥

Prajuru Desa patut digelis maosin tan nyantos pasadok..

២៥៥ ឥតកាបិសកតាភិកិហិបេត្តេត្ថាមិបស្សនាភូមិ

- (2) Sajaba wicara kadi ring ajeng patut nyantosang pasadok sang
គុកស្យាបាសិ

nunas baos.

២៥៦ ឥតបុសមញ្ញបុត្រិកាភិកិហិបេត្តេត្ថាមិបស្សនាភូមិ

- (3) Panepase mangda pastika nyantenang iwang patut malarapan
ទិបុយគាសនាសិបិភិកិហិបេត្តេត្ថាមិបស្សនាភូមិ

Tri Pramana (Saksi, Likita, Bukti) miwah tan maren nepek ring

សង្ខេប

Catur Dresta.

បញ្ចក្សេប

Palet 2

ហិក្ខិកាមិបេត្តេ

Indik Pamidanda

ហ្សាបាសិ

Pawos 6

២៥៧ ឥតកាបិភិកិហិបេត្តេត្ថាមិបស្សនាភូមិ

- (1) Desa wenang niwakang pamidanda ring Krama desa sane sisip.

២៥៨ ឥតបុត្រិកាភិកិហិបេត្តេត្ថាមិបស្សនាភូមិ

- (2) Paniwak inucap kamargiang olih Kelian Desa.

1724

(3) Bacakan pamidanda luire :

ហា||ហេអេហាគាត្យត្យត្តនិសំបតិ||

ha. Ayahan panukun kasisipan

គាត់បានបង្ហាញពីការងាររបស់គាត់ដែលបានជួយដល់សង្គមជាតិ

na. Danda urta miwah danda papeson saha panikel-panikelnia.

အဲဒါပဲ ဟုတ်ကဲ့နဲ့ပဲ

ca. Panyangaskara.

[illegible]

ra. Karampag/ Kalelang.

ສະໄໝສະໄໝ

ka. Kanorayang.

ឧបនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឋានភារកិច្ចជាអគ្គនាយក

da. Pamidanda Niskala inggih punika Nguningang raga majeng ring

ក្នុងសំបុត្រដើមរបស់លោកអធិការនៃគណៈរដ្ឋមន្ត្រី

Ida Sanghyang Widhi Miwah Prabhawan Ida Yakti tan Wyakti

សហគមន៍និរតីក្នុងប្រទេសកម្ពុជាត្រូវបានគេបង្កើតឡើង

Saha Kasaksinin olih Para Prajuru, Manggala Desa lan Krama.

១៥ បរិយាយសក្ការៈតាមទិសដៅបញ្ចេញសក្ការៈដំបូងៗនៃសិលាភារៈ

(4) Pamidanda sanc katiwakang patut masor singgih manut ring kasisipane.

ឲ្យកិច្ចការសិល្បៈរបស់យើងក្លាយជាសិល្បៈបុរាណ។

(5) Jinah utawi Artha Pamidanda ngranjing dados druwen desa.

ບາບ 62

Pawus 62

ໝູ່ຊຸມຊົນສາມາດສ້າງເກືອບທຸກໆປະເພດທີ່ກ່ຽວຂ້ອງກັບ

- (1) Krama Desa sane langkung ring Asasih (Kawilangin saking rahina
ສາມາດສ້າງເກືອບທຸກໆປະເພດທີ່ກ່ຽວຂ້ອງກັບ
Kayogya naur), during naur Urunan utawi Dedandan patut nikel.

ໝູ່ຊຸມຊົນສາມາດສ້າງເກືອບທຸກໆປະເພດທີ່ກ່ຽວຂ້ອງກັບ

- (2) Yening sampun langkung ring Asasih sakeng kayogyan panauran
ສິນຄ້າທີ່ກ່ຽວຂ້ອງກັບເກືອບທຸກໆປະເພດທີ່ກ່ຽວຂ້ອງກັບ
Nikel Sang kapidanda taler tan naur, Kelian Desa patut niwakang
ບາບທີ່ກ່ຽວຂ້ອງກັບ

Pakeling ring Sang Kapidanda.

ໝູ່ຊຸມຊົນສາມາດສ້າງເກືອບທຸກໆປະເພດທີ່ກ່ຽວຂ້ອງກັບ

- (3) Yening sampun langkung Tigang Paruman ngawit Pakeling sang
ສາມາດສ້າງເກືອບທຸກໆປະເພດທີ່ກ່ຽວຂ້ອງກັບ
Kadanda Durung taler naur sakadi patut. tan wenten pamargi
ສາມາດສ້າງເກືອບທຸກໆປະເພດທີ່ກ່ຽວຂ້ອງກັບ

Sajawaning Karampag.

ໝູ່ຊຸມຊົນສາມາດສ້າງເກືອບທຸກໆປະເພດທີ່ກ່ຽວຂ້ອງກັບ

- (4) Pakeling sekadi inucap ring ajeng karawuhang jantos ping Tiga/
ສາມາດສ້າງເກືອບທຸກໆປະເພດທີ່ກ່ຽວຂ້ອງກັບ
sesampun kawentenang Pakeling raris Krama inucap Wenang

ຍາທາມສາວິກິບຸກາທາສາສາວິກິຊາວນິຊຽຍາທາ

Madewa Saksi ring Pura Desa kasaksinin olih Krama Desa.

ປຸງງານສິບາທາສາສາວິກິບຸກາທາ

Prajuru lan Kerta Desa sadurung paniwak Dedandan

ສາທາວິກິບຸກາທາສາສາວິກິຊາວນິຊຽຍາທາ

Sane pinih Ungkur katibakang manut Pararem.

ຕຸ້ຍບຸກາທາສາສາວິກິຊາວນິຊຽຍາທາ

(5) Rerampagan nganggen tata cara kadi ring sor :

ບາສາວິກິບຸກາທາສາສາວິກິຊາວນິຊຽຍາທາ

ha. Kelian Desa kasarengin antuk Krama Desa Tigang Diri

ນາມສາວິກິບຸກາທາສາສາວິກິຊາວນິຊຽຍາທາ

Lan Paculang maka saksi.

ສາສາວິກິບຸກາທາສາສາວິກິຊາວນິຊຽຍາທາ

na. Sang Ngrampag saking darsana ngambil barang utawi

ກາບາສາວິກິບຸກາທາສາສາວິກິຊາວນິຊຽຍາທາ

nyawenin tanem tuwuh, akehnya manut hutang sang karampag.

ສາສາວິກິບຸກາທາສາສາວິກິຊາວນິຊຽຍາທາ

ca. Prajuru miteketang mangda barang-barang sane karampag

ສາສາວິກິບຸກາທາສາສາວິກິຊາວນິຊຽຍາທາ

digelis katebus, masengker awuku ring arahina pacang kadol.

ກາສາວິກິບຸກາທາສາສາວິກິຊາວນິຊຽຍາທາ

ra. Tan nganinin saluwir barang sane patut inggilang manut Agama

មិហឯងមិហឯងមិហឯងមិហឯង

miwah mademang pangupa jiwa sang karampag.

ហ្វាហ្វាហ្វាហ្វា

Pawos ០៣

ក្បែរមិហឯងមិហឯងមិហឯងមិហឯង

- (1) Prade sang pacang karampag ngwara (ngalangin) pamargi

ហិក្សនប្បបដិសន្ធិក្សនប្បបដិសន្ធិ

inucap mawastu sampun tan nganutin Awig-awig desa wenang

សាវ័យសាវ័យសាវ័យសាវ័យសាវ័យសាវ័យសាវ័យសាវ័យ

karang desa sane kagenahin kadaut antuk desane manut pararem.

ក្បែរមិហឯងមិហឯងមិហឯងមិហឯង

- (2) Samalih yan purun taler ngalangin pamargi kadi ring ajeng tan

ហិក្សនប្បបដិសន្ធិក្សនប្បបដិសន្ធិ

wenten pamargi sajawaning kuwalianing pipilnyane nganutin tata

សាវ័យសាវ័យសាវ័យសាវ័យសាវ័យសាវ័យសាវ័យសាវ័យ

cara sane becik manut dresta lan pararem.

ក្បែរមិហឯងមិហឯងមិហឯងមិហឯង

- (3) Pamidanda inucap ring ajeng keni buntas risampun sang kakeninin :

ហិក្សនប្បបដិសន្ធិក្សនប្បបដិសន្ធិ

ha. Nunas geng pengampura ring krama desa, riantukan nguak

ပသုဘယပကပုဗ္ဗသမာဓိ။

Pasubaya (pararem) peccak.

န။ နပွဲပကံကောကွပကောသုဘယသမာဓိကောကော

na. Nawur pangangan panguwak pasubaya duk pacang karampag

ကောကောကောကော။

kadulurin prayascita.

၁။ နိပိမာနုဇ္ဈာနပဏ္ဍိတိတမိနိဇ္ဈာနပဏ္ဍိတိတမိနိဇ္ဈာနပဏ္ဍိတိ

(4) Kelian Desa patut nguningayang indik Sang Kanorayang ring Krama

၇။ နိပိမာနုဇ္ဈာနပဏ္ဍိတိတမိနိဇ္ဈာနပဏ္ဍိတိတမိနိဇ္ဈာနပဏ္ဍိတိ

Desa sami, kandugi taler nguningayang ring Guru Wisesa mangda

တေဇ္ဈာနပဏ္ဍိတိတမိနိဇ္ဈာနပဏ္ဍိတိတမိနိဇ္ဈာနပဏ္ဍိတိ။

Tatas uning, taler tur sareng niwakung Pamidanda sane patut.

၈။ နိပိမာနုဇ္ဈာနပဏ္ဍိတိတမိနိဇ္ဈာနပဏ္ဍိတိတမိနိဇ္ဈာနပဏ္ဍိတိ

(5) Kelian Desa tan kapiayang kayogya saluir kabuatang minekadi

သမာဓိကောကောကောကောကောကောကောကောကောကောကော

Sahananing Ilikita marep ring Sang Kanorayang.

၉။ နိပိမာနုဇ္ဈာနပဏ္ဍိတိတမိနိဇ္ဈာနပဏ္ဍိတိတမိနိဇ္ဈာနပဏ္ဍိတိ

(6) Sang Kanorayang kengin mawali malih dados Krama Desa risampun :

၁၀။ နိပိမာနုဇ္ဈာနပဏ္ဍိတိတမိနိဇ္ဈာနပဏ္ဍိတိတမိနိဇ္ဈာနပဏ္ဍိတိ

ha. Nunas Geng pangampura ring Krama Desa riantukan nguwak

ပသုဘယ။

Pasubaya.

၁။ နာပုဂံကလေးကလေးကလေး

na. Naur Pangargan Panguwak Pasubaya.

၂။ နီကလေးကလေးကလေး

ca. Ngelaksanayang Madewa Saksi malih.

အမတ်က

ASTAMAS SARGAH

ကွပ်ကဲမှုဦးစီးဌာန

NGUWAH-NGUWUHIN AWIG-AWIG

မဟာမိတ်

Pawos 64

၃။ ကွပ်ကဲမှုဦးစီးဌာနကလေးကလေးကလေး

(1) Nguwah-nguwuhin Awig-Awig desa puniki kamargiang antuk

မဟာမိတ်

Paruman desa.

၄။ မဟာမိတ်ကလေးကလေးကလေး

(2) Paruman inucap mangda kasungkemin antuk atengee langkung

မဟာမိတ်

Krama Desa.

၅။ ပိသင်္ဂီကွပ်ကဲမှုဦးစီးဌာနကလေးကလေးကလေး

(3) Pidaging Nguwah-nguwuwuhin Awig-awig malarapan Gilik Saguluk

ပိတောက်မြို့နယ်အထွေထွေအကျဉ်းချုပ်



Perbekel Desa Tambakan,

I NYOMAN SURAMA

ဗဟိုဦးစီးဌာနချုပ်

Ketua Majelis Madia Desa Pakraman

ကနဦးဦးစီးဌာနချုပ်

Kabupaten Buleleng



ဗဟိုဦးစီးဌာနချုပ်

I DEWA PUTU BUDHARSA

သယံဇာတဦးစီးဌာနချုပ်

Camat Kubutambahan,



ဦးစီးဌာနချုပ်

DRS. KOMANG SUMERTAJAYA

နိုင်ငံရေးအဖွဲ့အစည်း

NIP. 196403111985031017.

သယံဇာတဦးစီးဌာနချုပ်

ca. Maka murdha pamikukuh.